

ရက်စွဲ

- - -

၁၀

စွဲအနုပြောပါသည်။

၁၂

သက္ကပည့်တွင် မြတ်စွာဘုရားက သိကြားမင်းအား ဟောကြားတော်မူခဲ့သည် ဂါထာတော်

သဗ္ဗဒ္ဒိန် ဓမ္မဒ္ဒိန် နိနာတိ၊
သဗ္ဗရသံ ဓမ္မရသော နိနာတိ။
သဗ္ဗရတီ ဓမ္မရတီ နိနာတိ၊
တဏ္ဍာက္ခယော သဗ္ဗဒုက္ခ နိနာတိ။

တရားအလှ။သည် အလှ။အားလုံးကို အောင်နိုင်၏။
တရားအရသာသည် အရသာအားလုံးကို အောင်နိုင်၏။
တရား၌ မွေးလျှော်ခြင်းသည် မွေးလျှော်ခြင်းအားလုံးကို အောင်နိုင်၏။
တဏ္ဍာကုန်ရာ အရဟတ္တဖိုလ်သည် အလုံးစုံဆင်းရဲကို အောင်နိုင်၏။

(ခုခွဲကပါဌာပါဌာတော်၊ နှာ-၆၄။ ခုခွဲကပါဌာပါဌာတော်မြန်မာပြန်၊ နှာ-၆၀)



အိန္ဒိယနိုင်းမှုလာ၍ သီရိလက်နိုင်းတွင် အငြကထာကျမ်းမြတ်ကြီး ကျမ်းပြုတော်မူသော အရှင်မဟာပုဒ္ဓယောသ၏ သုဝါဒမြှက်ကြားချက်

“စကြေဝြာအပြည့် ထိုင်နေတော်မူသော ဘုရား၊ ပစ္စကဗုဒ္ဓာ ရဟနာ
တို့အား ပစ္စည်းလေးပါး ဒါယကာအဖြစ် ကပ်လှုပူဇော်ရခြင်းထက် ငြ-ပါဒဲ
ရှိသော ပုဒ္ဓ၏တရားတော်မြတ် တစ်ကြောင်း၊ တစ်ဂါထာ၊ တစ်ပိုဒ်ကို သင်အံ့
လေ့ကျက်၊ ပို့ချာ၊ ဆွေးနွေး၊ ဟောပြော၊ ဖြန့်ဝေခြင်းက ပို့ချိမြတ်၏”ဟု
အရှင်မဟာပုဒ္ဓယောသသည် “သက္ကပည့်တွေ”တွင် ဖွင့်ဆိုမိန့်ကြားတော်မူခဲ့
ပါသည်။

(ဓမ္မပဒအငြကထာ၊ ဒုတိယတဲ့၊ နှာ-၃၅၂)

နမော တသု ဘဂဝတော အရဟတော သမ္မာသမ္မာဒ္ဓသု

အနာရောဂါကို တစ်ခဏျာ၏း ြိမ်းအေးစေသော

ဝိဇ္ဇာနန္ဒသဗုတ်

(ပါဠိ- နိသယ- မြန်မာပြန်)



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အဖိုးရ

သာသနရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနရေးဦးစီးဌာန

ကမ္မာအေးစာပုံနိုင်တိုက်၌ ရိုက်နိုင်သည်။

စာအုပ်တန်ဖိုး - ၂၀၀၀ ကျပ်



သာသနရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
သာသနရေးဦးစီးဌာန၊ ကမ္မာအေးစာပုံနှင့်တိုက်၊ ရန်ကုန်မြို့၌
ညွှန်ကြားရေးမှူးဦး ဦးနိုင်အောင်မိုး
မှတ်ပုံတင်အမှတ် (၀၀၁၀၄/၀၀၂၃၀)က
ပုံနှိပ်ထုတ်ဝေသည်။

ဂိပ္ပမာနနွယ်

မာတိကာ

၀၉ အကြောင်းအရာ

စာမျက်နှာ

၁။	နိဒါန်း	[၈]
၂။	စိန်ရောင်ခြည်ဘုရားပင့်	၁
၃။	ပါးပါးသီလခံယူဆောက်တည်ခြင်း	၂
၄။	နတ်များကို ဖိတ်မန္တကပြုခြင်း	၅
၅။	ဂိရိမာနန္ဒသုတ်ပါဋ္ဌတော်	၇
၆။	ဂိရိမာနန္ဒသုတ်နိသာယ	၁၃
၇။	ဂိရိမာနန္ဒသုတ်မြန်မာပြန်	၂၅
၈။	မေတ္တာပွားနည်း (၁၁)နည်း	၂၃
၉။	အမျှခေ	၂၅
၁၀။	ဆုတောင်းပါဏ္ဍာင်း နိသာယ	၂၆
၁၁။	နတ်ပြဟ္မာများအား ပြန်ပို့ရန်ဂါထာ	၂၇
၁၂။	ထုတ်ဝေပြီးသောစာအုပ်များ	၂၉
၁၃။	ထုတ်ဝေပြီးသောစာအုပ်များ၏ အကြောင်းအရာအကျဉ်းချုပ်	၄၁
၁၄။	နှီးဆော်ပန်ကြားလွှာ	၅၀

နိဒါန်း

ဂိရိမာနန္ဒသုတ်တော်

ဂိရိမာနန္ဒသုတ်တော်သည် အရှင်ဂိရိမာနန္ဒကို အကြောင်းပြ၍ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့သော သုတ်တော်ဖြစ်ပါသည်။

ကောသလတိုင်း၊ သာဝထိုမြို့တော်ရှိ ဇေတဝန်ကျောင်းတော်တွင် မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ်အခါက “ဂိရိမာနန္ဒ” အမည်ရှိသော ရဟန်းတော်တစ်ပါးသည် လွန်စွာမကျွန်းမမာ ဖြစ်လျက်ရှိပါသည်။ ထိုမကျွန်းမာသော အရှင်ဂိရိမာနန္ဒအကြောင်းကို အရှင်အာနန္ဒာက မြတ်စွာဘုရားရှင်အား လျှောက်ထားသဖြင့် ကျွန်းမာရေးကောင်းမွန်စေမည့် တရားတော်ဖြစ်သည့် “သညာဆယ်ပါး တရားတော်”ကို အရှင်အာနန္ဒာအား ဟောကြားတော်မူခဲ့ခြင်းဖြစ်ပါသည်။ အရှင်အာနန္ဒာမထော်ကလည်း ထိုတရားတော်ကို မကျွန်းမာသော အရှင်ဂိရိမာနန္ဒအား ထပ်ဆင့်ဟောကြားကာ နာယူပွားများစွဲခဲ့ပါသည်။ ထို “သညာဆယ်ပါး တရားတော်”ကို နာယူပွားများပြီးသည်နှင့်တစ်ပြိုင်နက် အရှင်ဂိရိမာနန္ဒကို အပြင်းအထုန် နိုပ်စက်နေသော ရောဂါဝေဒနာတို့မှာ ချက်ချင်းပင် ကင်းစင်းပြုမှုများခဲ့ပါသည်။

ဂိရိမာနန္ဒသုတ်တော်ဂုဏ်ရည်

ဂိရိမာနန္ဒသုတ်တော်သည် သတ္တဝါတိုင်း တွေ့ကြိခံစားရနိုင်သည့် အနာရောဂါအမျိုးမျိုးနှင့် ထိုအနာရောဂါအမျိုးမျိုးတို့ ပြုမှုများစွဲခဲ့ပါသည်။ ထို “အနိစ္စသည်၊ အနတ္တသည်၊ အသုဘသည်၊ အာဒီနဝသည်၊ ပဟာနသည်၊ ဝိရာဂသည်၊ နိရောဓသည်၊ သဗ္ဗလောက် အနသိရတသည်၊ သဗ္ဗသံ့ရေသုံး အနိစ္စသည်၊ အာနာပါနသတိ”ဟူသော သညာဆယ်ပါးကို မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့သော ဒေသနာတော်ဖြစ်သဖြင့် ဝတ်ရွတ်စဉ်တစ်ခုကဲ့သို့ နေ့စည်အချိန်မှန် ရွတ်ဆို၊ နာယူ၊ ပွားများပါက ကိုယ်စိတ်ကြည်လင်ခြင်း၊ အနာရောဂါကင်းခြင်း၊ ကျွန်းမာခြင်း၊ ဘေးအန္တရာယ်ကင်းခြင်းစသော အကျိုးတရားများ ရရှိနိုင်သော သုတ်တော်လည်းဖြစ်ပါသည်။

[ယ]

သိပြစ်၍ ရွတ်ဆို, နာယူ, ပွားများလိုသူတို့ အစီအစဉ်ကျနစွာ အလွယ်တကူ ရွတ်ပွားပူဇော်နိုင်ရန်အတွက် ဤစာအုပ်တွင် အခြားသောဝတ်ရွတ်စဉ်များကဲ့သို့ ဘုရားပင့်ခြင်း၊ ငါးပါးသီလဆောက်တည်ခြင်း၊ နတ်များကို ပင့်ဖိတ်ခြင်းစသော အစီအစဉ်များနှင့် ဂိရိမာန္ဒာသုတ်တော်ကိုလည်း ပါဌိုတော်၊ နိသာယ၊ မြန်မာပြန် အားဖြင့် စုံလင်စွာ အစ, အလယ်, အဆုံး ပြည့်စုံအောင် စီစဉ်ထားပါသည်။

ရွတ်ပွားပူဇော်နာယူကြသူတို့ ကိုယ်စိတ်နှစ်ဖြာ ကြည်လင်ခြင်း၊ အနာဂရိချင်း၊ ကျွန်းမာခြင်း၊ ဘေးအန္တရာယ်က်ခြင်းစသော အကျိုးတရားများ ရရှိနိုင်မည်ဟု ယုံကြည်စွာဖြင့် ဤ“ဂိရိမာန္ဒာသုတ်”ကို ပုံနှိပ်ထုတ်ဝေအပ်ပါ သတည်း။

သာသနာရေးဦးစီးဌာန

ဝိရိမာနန္ဒသုတေ

နမော တသာ ဘဂဝတော အရဟတော သမ္မာသမ္မာဒ္ဓသာ။

စိန်ရောင်ခြည်ဘုရားပင့်

အကိုရသသာ ဥက္ကာယ၊
ဒါဌာဟီ သေတရံသီယော။
ဝနိရာဝ ဝိရောစန္တီ၊
နိနာ မေ ဌာတု သီသကေ။

အကိုရသသာ အယုတ် အလတ် အမြတ်ပိုင်းခြား လွန်ကြီးမား၍ သုံးပါးဆယ်လီ ပါရမီတော်အဟုန် စာဂါတော်ဂုဏ်တို့ကြောင့် ခြောက်ရောင်စုံ ကွန်းမြှုံးလျက် ‘အကိုရသ’ ဆိုတဲ့ ဘဲ ထူးကို အံ့ကျူးခံခိုင် ဖက်မပြိုင်နိုင်အောင် လက်ကိုင်ရရှိတော် မူသော ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏။

ဘမှကန္တရော မျက်ခုံးတော်နှစ်သွယ် အလယ်ပဟိုတည့်တည့်၍။

သူ့ဘုရားတာယ၊ နှုဖြူထွားထွား ကောင်းစွာပေါက်ဖွား ဖြစ်ပေါ်၍၍ လာတော်မူသော။

ဥက္ကာယစ၊ ဆွဲလို့ဆန့်လျှင် နှစ်တောင်ခန့် ရှည်လျားသဖြင့် စိန်သားနှစ်အသွ် ငွေနှစ်းချည်အမျှင်ကဲ့သို့ ဖြူစင်ဝင်းသစ် လက်ယာရှစ်ခွဲရုံ စိန်ကယ်ပွင့်အနေပုံလို့ ဥက္ကာလုံချော် မွေးရှင်တော်ရာတ် လွန်ထူးမြတ်သည့် အရပ်တော်မှုလည်းကောင်း။

ဒါဌာဟီစ၊ ပတ္တာမြားခေါင်ရန်း နှင်းဆီပန်းကဲ့သို့ နီမြန်းသော နှုတ်ခမ်းတော်တို့ဖြင့် မပေါ်အောင်ဖုံးပိတ်၍၍ ထားအပ်သော သွားတော်လေးဆယ် စွဲယ်တော်လေးဆူ ဖြူရာရာရာတ်တော်ထူးတို့မှုလည်းကောင်း။

ဂိရိမာနန္ဒသုတ

သေတရံသီယော၊ ပုလဲအနှစ် စိန်စစ်နူး ဘော်ဖြူငွေရှက် ဖြန့်ကြက်စီချယ် ငွေကြယ်ရောင်သန်း ကေလာသင့်တောင်ကို နေအရောင်လွမ်းဘီသကဲ့သို့ မြတ်လေးပန်းစပယ်ငံ ကြာဖြူပွင့်ဝတ်မူနဲ့လို ပုံပမာကပ် စိန်တောင်ကို တိမ်ရောင် ဟပ်ဘီသကဲ့သို့ တလျှပ်လျှပ် တစိတ်စိတ် တရိပ်ရိပ် တလည်လည် ထိန်ပြောင် ကြည်တဲ့ စိန်ရောင်ခြည်စာတ် ဖြူဖွေးသော အဆင်းတော်မြတ်တို့သည်။

ဝနီရာဝ၊ စိန်နှစ်စိန်သွေး ဖြူဖွေးတောက်ပြောင် စိန်သားတောင်ကြီးကဲ့သို့။

ဝရောစန္တာ၊ ဖူးမြင်ရသူတို့၏ စိတ်ဝယ်အထူး ဘဝင်မှာကြည်နဲ့လောက်အောင် ရွင်မြှေးတက်ကွဲ ဘက်မမျှသဖြင့် လုပဆန်းကြယ တင့်တယ်တော်မူကြပါပေ ကုန်၏။

သော နီနော၊ ထူးထွေဆန်းလည် စိန်ရောင်ခြည်တို့ကြောင့် အော်ရသံ ဘွဲ့ထူးခံ သည့် ငါးမာရ်အောင်ပြီး ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။

မေ မမ၊ ရုပ်နှင့်နာမ်သာ ထိုနှစ်ဖြာကို သက္ကာယစွဲ အထင်လွှဲ၍ ငါပဲသမုတ် အကျွေးဌားပြု၏။

သီသကော၊ ဦးခေါင်းရတနာ မြတ်ရာထားတင် ဦးထိပ်ပြင်၍။

ဌာတု၊ သေးရန်ခပ်သိမ်း ကင်းဇိုံမ်းစေ့မူ မေတ္တာပြု၍ ကြည့်ရှုကိုယ်တိုင် ခိုင်ခိုင်မတ်မတ် တန့်ရပ်တည်နေတော်မူလှည့်ပါ စိန်ရောင်ခြည် နေတန္တန်းကဲ့သို့ ခွဲဘုန်းတော်သခင် အရှင်မြတ်ကြီးဘုရား။

(လယ်တီပဏ္ဍာတ-ဦးမောင်ကြီး)

သက္ကသကနတ္ထုချိုး

သုကာသ သုကာသ သုကာသ ကာယကံ ဝစီကံ မနောကံ သဗ္ဗဒ္ဒိုသ
ခ်ိသိမ်းသော အပြစ်တိုကို ပျောက်ပါစေခြင်းအကျိုးလှ ပထမ ဒုတိယ တတိယ
တစ်ကိုမဲ နှစ်ကိုမဲ သုံးကိုမဲမြောက်အောင် ဘုရားရတနာ တရားရတနာ သံယာ
ရတနာ ရတနာမြတ်သုံးပါးတိုကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍
ရိုးပွဲ၍ ဖူးမြောန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

ကန်တော့ရသာ အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျာသနတရားငါးပါးတို့မှ အခါခပ်သိမ်းကင်းလွှတ်ပြောသည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိုဗာန်တရားတော်မြတ်ကို ရပါလို၏အရှင်ဘာရား။

အပါယ်လေးပါး ကပ်သုံးပါး ရပ်ပြစ်ရှစ်ပါး	= ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြီတ္ထဘုံ၊ အသူရကာယ်ဘုံ။ = ဒုံ့ဘို့က္ခန်ရကပ်၊ သတ္တာန်ရကပ်၊ ရောဂါန်ရကပ်။ = ငရဲ၊ တိရစ္ဆာန်၊ ပြီတ္ထ၊ အသည်သတ်ဘုံနှင့် အရူပ- ဗြဟ္မာဘုံ၊ ပစ္စာန်ရှစ်အရပ်(ဘုရားမပွဲ့ရာအရပ်)၊ မိန္ဒာဒို့ ဥက္ကာပညာမရှိသူ၊ ဘုရားမပွဲ့ရာအခါး လူဖြစ်ရခြင်း။
ရန်သူမျိုးငါးပါး ဝိပတ္တိတရားလေးပါး	= ရော၊ မီး၊ မင်း၊ နီးသူ၊ မချုပ်မနှစ်သက်သောသူ။ = အပါယ်ဘုံးပြုဖြစ်ရခြင်း၊ ရုပ်ဆင်းအင်္ဂါချို့တဲ့ခြင်း၊ တရား မစောင့်သူတို့၏ လက်ထက်ပြုဖြစ်ရခြင်း၊ အကုသိုလ် ကိုသာ အားထုတ်၍ အကျင့်ပျက်စီးခြင်း။
ဗျာသနတရားငါးပါး	= ဆွဲမျိုးပျက်စီးခြင်း၊ စည်းစီမံပျက်စီးခြင်း၊ ရောဂါန္းပိစက်၍ ပျက်စီးခြင်း၊ အယူဝါဒလွှဲမှားပျက်စီးခြင်း၊ အကျင့်သီလ ပျက်စီးခြင်း။

ବିଶ୍ୱାସ ଏବଂ ପରିଚୟ

အဟံ ဘဏ္ဍာ တိသရဏေန သဟ ပဉာသီလ် ဓမ္မု ယာစာမိ၊ အနုဂုဟံ
ကတ္တာ သီလ် ဒေထ မေ ဘဏ္ဍာ။

ဒုတိယမို့- အဟံ ဘန္တ တိသရကေန သဟ ပညသီလံ ဓမ္မံ ယာစာမိ၊
အနဂဟံ ကတ္တ သီလံ ဒေထ မေ ဘန္တ။

ဂိရိမန္ဒနသုတ

တတိယဗ္ဗို - အဟံ ဘဏ္ဍာ တိသရဏေန သဟ ပဋိသီလံ ဓမ္မံ ယာစာမိ၊
အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘဏ္ဍာ ॥

အာမ ဘဏ္ဍာ။

နမာ တသာ ဘဂဝတော အရဟတော သမ္မာသမ္မာခြသာ။

(သုံးကြိမ်)

ဗုဒ္ဓံ သရဏံ ဂုဏ္ဍာမိ။

ဓမ္မံ သရဏံ ဂုဏ္ဍာမိ။

သံယံ သရဏံ ဂုဏ္ဍာမိ။

ဒုတိယဗ္ဗို ဗုဒ္ဓံ သရဏံ ဂုဏ္ဍာမိ။

ဒုတိယဗ္ဗို ဓမ္မံ သရဏံ ဂုဏ္ဍာမိ။

ဒုတိယဗ္ဗို သံယံ သရဏံ ဂုဏ္ဍာမိ။

တတိယဗ္ဗို ဗုဒ္ဓံ သရဏံ ဂုဏ္ဍာမိ။

တတိယဗ္ဗို ဓမ္မံ သရဏံ ဂုဏ္ဍာမိ။

တတိယဗ္ဗို သံယံ သရဏံ ဂုဏ္ဍာမိ။

အာမ ဘဏ္ဍာ။

၁။ ပါဏာတိပါတာ ဝေရမဏီသိက္ခာပဒံ သမာဒီယာမိ။

(သူ့တစ်ပါး၏ အသက်ကို သတ်ခြင်းမှ ရှောင်ကြည်ပါ၏။)

၂။ အဒီဇိုးဒီနာ ဝေရမဏီသိက္ခာပဒံ သမာဒီယာမိ။

(သူ့တစ်ပါး၏ ပစ္စည်းဉာဏ်ကို ခိုးယူခြင်းမှ ရှောင်ကြည်ပါ၏။)

၃။ ကာမေသု မိဇ္ဈာဓာရာ ဝေရမဏီသိက္ခာပဒံ သမာဒီယာမိ။

(သူ့တစ်ပါး၏ သားမယားကို ပြစ်မှားကျူးလွန်ခြင်းမှ ရှောင်ကြည်ပါ၏။)

၄။ မူသာဝါဒ ဝေရမဏီသိက္ခာပဒံ သမာဒီယာမိ။

(မဟုတ်မမှန် မူသားပြောဆိုခြင်းမှ ရှောင်ကြည်ပါ၏။)

၅။ သုရာမေရယမဇ္ဇာမာဒ္ဓနာ ဝေရမဏီသိက္ခာပဒံ သမာဒီယာမိ။

(သေချော်သေချောက်ကို သောက်စားမူးယ်ခြင်းမှ ရှောင်ကြည်ပါ၏။)

အာမ ဘဏ္ဍာ။

ဂိရိမာန္ဒာနသုတေသနပြတ်မီ ရွှေးဦးစွာ နတ်များကို ဖိတ်မန္တကပြခြင်း

သမန္တာ စက္ကဝါငြေသု၊ အတြေ့'ဂန္ဓနာ' ဒေဝတာ။

သဒ္ဓမ္မံး မူနိရာသော၊ သုဏ္ဏန္တာ သဂ္ဗမောက္ဂုံး။

(ဓမ္မသုဝန်ကာလာ အယ် ဘဒ္ဒနာ။)၃

- | | |
|---------------|---|
| သမန္တာ | - ဝန်းကျင်ပတ်ချာ ရပ်ဆယ်မျက်နှာမှု။ |
| စက္ကဝါငြေသု | - ရှစ်သောင်းနှစ်ထောင် အမြင့်ဆောင်သည့် စကြဝဲ့
တောင်ရှစ်စိုက် တစ်သောင်းသော လောကဓာတ်တိုက်
တို့၌။ |
| ဝသန္တာ | - ကြည်သာချမ်းမြေ နေထိုင်ကြကုန်သော။ |
| ဒေဝတာ | - ရောင်ဝါတန်ခိုး ကဲမိုးကြီးမား နတ်အများတို့သည်။ |
| အတြေ့ | - ဂိရိမာန္ဒာနသုတေသနပြတ် ရွှေးဦးစွာ ဖိတ်ဖတ်သရေစွာယ်ရှာ
ဤနေရာဗြာနသို့။ |
| အာဂစ္စန္တာ | - ညီညာဖြဖြ စည်းဝေးလာရောက်ကြကုန်လော့။ |
| မူနိရာသော | - သုံးတိုက်ထွတ်တင် ဘုရင်ဥက္ကဋ္ဌ ရဟန်းမင်းကြီး
ဖြစ်တော်မူသော မြတ်စွာဘုရား၏။ |
| သဂ္ဗမောက္ဂုံး | - နတ်ရွှာနိုဗ္ဗာန် ကျိုးနှစ်တန်ကို ကေန်ဆတ်ဆတ်
ပေးဝေတတ်သည့်။ |
| သဒ္ဓမ္မံး | - ချီးမွှမ်းအံ့အား ပြောဆို၍ မကုန်နိုင်သော ဂိရိမာန္ဒာ
သုတေသန သူတော်ကောင်းတရားကို။ |
| သုဏ္ဏန္တာ | - ရိုသေတုတ်ကွ နာလှည့်ကြကုန်လော့။ |

ဂိရိမာန္ဒသုတ

- [ဘဒ္ဒော – ညီညာဖြဖြ စည်းဝေးလာရောက်ကြသည့်
ဓမ္မမာမက အိန္ဒတ်များတို့။
- အယံ ကာလော** – ဤသည့်ကာလ ခါသမယသည်ကား။
- ဓမ္မသုဝန** – သုံးခွင်ထွေတ်ထား ရှင်တော်ဘုရား၏ ဂိရိမာန္ဒ
ကာလော သုတ်တော် နာကြားရမည့် အခါပေတည်း။
(၃-ခေါက်)]

အရှင်တ္ထရန်ကဗျာ၊ ဒသကနိပါတယ်

ဂိရိမာနန္ဒသုတ

ကော် သမယံ ဘဂဝတ္ထိယံ ဝိဟရတိ ဖေတာဝန် အနာထ-
ပိဏ္ဍာကသု အာရာမေ။ တေန ခေါ် ပန် သမယေန အာယသွား ဂိရိမာနန္ဒြာ
အာဗာဓိကော ဟောတိ ဒုက္ခိတော ဗာဇ္ဈိလာနော။ အထ ခေါ် အာယသွား
အာနန္ဒြာ ယေန ဘဂဝတံ တေနပသက်မိ၊ ဥပသက်မိတွာ ဘဂဝန္ဒံ
အဘိဝါဒေတွာ ကေမန္ဒံ နိသိဒီ၊ ကေမန္ဒံ နိသိန္ဒြာ ခေါ် အာယသွား အာနန္ဒြာ
ဘဂဝန္ဒံ တေဒဝေါစ—

“အာယသွား ဘန္ဒြာ ဂိရိမာနန္ဒြာ အာဗာဓိကော ဟောတိ
ဒုက္ခိတော ဗာဇ္ဈိလာနော၊ သာရ ဘန္ဒြာ ဘဂဝတံ ယေနသွား ဂိရိမာနန္ဒြာ
တေနပသက်မတု အနုကမ္မံ ဥပါဒါယာ” တိ။ သစေ ခေါ် တွဲ အာနန္ဒံ
ဂိရိမာနန္ဒံသု ဘိက္ခိနော ဒသ သညာ ဘာသေယဉ်သီ၊ ဌာနံ ခေါ် ပနေတံ
ဝိဇ္ဇာတိ၊ ယံ ဂိရိမာနန္ဒံသု ဘိက္ခိနော ဒသ သညာ သုတွာ သော အာဗာဒော
ဌာနသော ပဋိပ္ပသုမ္မာယျာ။

ကတမှ ဒသ? အနိစ္စသညာ အနတ္ထသညာ အသုဘသညာ
အာဒီနဝါသညာ ပဟာနသညာ ဝိရာဂသညာ နိရောဓသညာ သဗ္ဗ္ဗလောကေ
အနဘိရတသညာ သဗ္ဗ္ဗသံရေသူ အနိစ္စသညာ အာနာပါနသုတိ။

ကတမှ စာနန္ဒံ အနိစ္စသညာ? ကူစာနန္ဒံ ဘိက္ခိ အရည်ကတော
ပါ ရက္ခိမူလဂတော ပါ သုညာဂါရဂတော ပါ ကူတိ ပဋိသို့က္ခိတိ “ရပံ
အနိစ္စံ၊ ဝေဒနာ အနိစ္စာ၊ သညာ အနိစ္စာ၊ သံရေ အနိစ္စာ၊ ဝိညာဏံ
အနိစ္စာ”နှိုး။ ကူတိ ကူမေသု ပဋိသံ ဥပါဒါနက္ခိန္ဒြာသု အနိစ္စာနုပသီ ဝိဟရတိ။
အယံ ဂုစ္စတာနန္ဒံ အနိစ္စသညာ။ (၁)

ဂိရိမာန္တသုတေ

ကတမှ စာနှစ် အနတ္ထသညာ? ကူပာနှစ် ဘိက္ခာ၊ အရည်ကတော်
ပါ ရက္ခာမူလကတော် ပါ သုညာဂါရဂျကတော် ပါ ကူတိ ပဋိသီံးက္ခာတိ “စက္ခာ
အနတ္ထ၊ ရူပါ အနတ္ထ၊ သောတံ အနတ္ထ၊ သဒ္ဓါ အနတ္ထ၊ ယာနံ
အနတ္ထ၊ ဂန္ဓာ အနတ္ထ၊ မိဂ္ဂါ အနတ္ထ၊ ရသာ အနတ္ထ၊ ကာယာ အနတ္ထ၊
ဟောငြွား အနတ္ထ၊ မနော အနတ္ထ၊ မမွာ အနတ္ထ”တိ။ ကူတိ ကူမေသူ
ဆသု အဇ္ဈာတိကဗာဟိရေသု အာယတနေသု အနတ္ထနုပသီ ဝိဟရတိ။
အယံ ဂုဏ်တာနှစ် အနတ္ထသညာ။ (၂)

ကတမှ စာနှစ် အသုဘသညာ? ကူပာနှစ် ဘိက္ခာ ကူမမေဝ
ကာယံ ဥပံ့ ပါဒတလာ အရော ကေသမတ္ထကာ တစပရီယန်း ပူရံ
နာနာပွဲကာရသု အသုစိနော ပစ္စဝက္ခာတိ “အတ္ထိ ကူမသီး ကာယေ
ကေသာ လောမာ နဲ့ ဒွဲနာ တစော မံသံ နှာရု အိုး အိုးမိုး ဝက္ခာ
ဟဒယံ ယကနံ ကိုလောမကံ ဝိဟကံ ပပ္ပါသံ အန်း အန်းဂုဏ်း ဥဒရီယံ
ကရိသံ ပိတ္ထံ သေမံ ပုံမွှာ လောဟိတံ သေဒေါ မေဒေါ အသု ဝသာ
ခေါ်း သိယ်းကိုကာ လသိုကာ မှတ္ထိ”နှီး။ ကူတိ ကူမသီး ကာယေ
အသုဘသုနုပသီ ဝိဟရတိ။ အယံ ဂုဏ်တာနှစ် အသုဘသညာ။ (၃)

ကတမှ စာနှစ် အာဒီနဝသညာ? ကူပာနှစ် ဘိက္ခာ အရည်ကတော်
ပါ ရက္ခာမူလကတော် ပါ သုညာဂါရဂျကတော် ပါ ကူတိ ပဋိသီံးက္ခာတိ
“ဗဟိုဒုက္ခာ ခေါ အယံ ကာယော ဗဟိုအာဒီနဝေါ။ ကူတိ ကူမသီး
ကာယေ ဝိဝိစာ အာဗာရာ ဥပ္ပန္နိုး။ သေယျထိုး၊ စက္ခာရောဂါ သောတံ-
ရောဂါ ယာနရောဂါ မိဂ္ဂါရောဂါ ကာယရောဂါ သီသရောဂါ ကန္တရောဂါ
မုခရောဂါ ဒွဲရောဂါ အန္တရောဂါ သုံးပြွဲရောဂါ ကာသော သာသော
ဝိနာသော ခုံဟော့ ဇရော ကုန္တရောဂါ မှစ္စာ ပက္ခန္တကာ သူလာ
ဝိသူစိုကာ ကုဋ် ဂလ္လားက္ခာ ကိုလာသော သောသော အပမာရော ဒွဲ
ကန္တာ ကန္တာ နခသာ ဝိတစ္ဆိုကာ လောဟိတံ ပိတ္ထံး မရမေဟော အံသာ
ဝိုင်ကာ ဘဂန္တလာ ဝိတ္ထာသမှုံးနာ အာဗာရာ သေမှသမှုံးနာ အာဗာရာ

ဂိရိမာန္ဒသုတေ

८

ဝါတသမ္မာနာ အာဗာဓာ သန္တပါတီကာ အာဗာဓာ ဉာဏ်ပရိဏာမဇာ အာဗာဓာ ဂိသမပရိဟာရဇာ အာဗာဓာ ဉာဏ်မိဂုံကာ အာဗာဓာ ကမွှတ်ပါကဇာ အာဗာဓာ သိတ် ဉာဏ် နိယ္စ္တာ ပိပါသာ ဉာဏ်ရော ပသာဝေါ' တီ။ ဂူတိ ဂူမသွှေ့ ကာယေ အာဒီနရိနုပသီ ဂိဟရတီ။ အယ် ဂုဏ်တာနှင့် အာဒီန၀-သညာ။ (၄)

ကတမာ စာနှုန်း ပဟာနသညာ? ဂူရာနှုန်း ဘိက္ခာ ဥပ္ပန္န်
ကာမပိတက္ခံ နာမိဝါသေတိ ပဇောတိ ဂိန္ဒာဒေတိ ပျိန်ကရောတိ အနာာဝံ
ဂမေတိ၊ ဥပ္ပန္န် ဗျာပါဒပိတက္ခံ နာမိဝါသေတိ ပဇောတိ ဂိန္ဒာဒေတိ
ပျိန်ကရောတိ အနာာဝံ ဂမေတိ၊ ဥပ္ပန္န် ဂိဟီသာပိတက္ခံ နာမိဝါသေတိ
ပဇောတိ ဂိန္ဒာဒေတိ ပျိန်ကရောတိ အနာာဝံ ဂမေတိ၊ ဥပ္ပန္န်ပွဲန္တာ
ပါပကေ အကုသလေ ဓမ္မ နာမိဝါသေတိ ပဇောတိ ဂိန္ဒာဒေတိ
ပျိန်ကရောတိ အနာာဝံ ဂမေတိ။ အယံ ဝစ္စတာနှုန်း ပဟာနသညာ။ (၉)

ကတမာ စာနှစ် ပိရာဂသညာ? ကူးပေါ်နှစ် ဘိက္ခာ၊ အရည်ဂတေ
ပါ ရက္ခာမူလဂတေ ပါ သုညာဂါရဂတေ ပါ ကူးတိ ပဋိသွေ့က္ခာတိ “တံ
သန္တံ တံ ပဏီတံ၊ ယဒီဒံ သွားသံ၏ရသမထော သွားပစ်ပဋိနိသုဂ္ဂို
တဏ္ဍာက္ခာယော ပိရာဂေါ နိဗ္ဗာနာ”နှင့်၊ အယ် ဝစ္စတာနှစ် ပိရာဂသညာ။(၆)

ကတမာ စာနှစ် နိရောဓသညာ? ကူပာနှစ် ဘိက္ခာ အရည်တော
ရီ ရက္ခာမူလဂတော ရီ သုညာဂါရဂတော ရီ ကူတိ ပဋိသွံ့က္ခာတိ “တေ
သွှဲ့ တော ပဏီတံ့၊ ယဒီဒံ သဗ္ဗာသံ့ရသမထော သဗ္ဗာ့ပစိပ္ပုဋိနိသုရှိ တဏ္ဍာ-
က္ခာယော နိရောဓော နိပ္ပာန”နှဲ့။ အယံ ဝစ္စတာနှစ် နိရောဓသညာ။ (၇)

ဂိရိမာနန္ဒသုတေ

ကတမာ စာနန္ဒ သဗ္ဗာသံပါရေသူ အနိစ္စာသညာ? ဂူဗာနန္ဒ ဘိက္ခာ သဗ္ဗာသံပါရေသူ အင့်ယတီ ဟရာယတီ ဖိဂုစ္စတီ။ အယံ ဂုစ္စတာနန္ဒ သဗ္ဗာသံပါရေသူ အနိစ္စာသညာ။(၉)

ကတမာ စာနန္ဒ အာနာပါနသုတီ? ဂူဗာနန္ဒ ဘိက္ခာ အရည်-ဂတော ဝါ ရက္ခမူလဂတော ဝါ သူညာဂါရဂတော ဝါ နိသီဒတီ ပလ္လာက်း အာဘုမ်းတွာ ဥုံး ကာယံ ပနိဓာယ ပရိမျဲခံ သတီး ဥပဋ္ဌာန်ပေတွာ၊ သော သတောဝ အသုသတီ၊ သတောဝ ပသုသတီ၊ ဒီယံ ဝါ အသုသန္တာ“ဒီယံ အသုသာမီ”တီ ပဇာနာတီ၊ ဒီယံ ဝါ ပသုသန္တာ““ဒီယံ ပသုသာမီ”တီ ပဇာနာတီ၊ ရသံ ဝါ အသုသန္တာ““ရသံ အသုသာမီ”တီ ပဇာနာတီ၊ ရသံ ဝါ ပသုသန္တာ““ရသံ ပသုသာမီ”တီ ပဇာနာတီ၊ “သဗ္ဗာကာယ-ပဋ္ဌာသံဝံးဝံးအသုသီသာမီ”တီ သိက္ခာတီ၊ ““သဗ္ဗာကာယပဋ္ဌာသံဝံးဝံးပသုသီသာမီ”တီ သိက္ခာတီ၊ ““ပသုမွှုယံ ကာယသံပါရုံ အသုသီသာမီ”တီ သိက္ခာတီ၊ ““ပသုမွှုယံ ကာယသံပါရုံ ပသုသီသာမီ”တီ သိက္ခာတီ၊ ““ပိတိ-ပဋ္ဌာသံဝံးဝံးအသုသီသာမီ”တီ သိက္ခာတီ၊ ““ပိတိပဋ္ဌာသံဝံးဝံးပသုသီ-သာမီ”တီ သိက္ခာတီ၊ ““သူခပဋ္ဌာသံဝံးဝံးအသုသီသာမီ”တီ သိက္ခာတီ၊ ““သူခပဋ္ဌာသံဝံးဝံးပသုသီသာမီ”တီ သိက္ခာတီ၊ ““စိတ္တာသံပါရပဋ္ဌာသံဝံးဝံးအသုသီသာမီ”တီ သိက္ခာတီ၊ ““စိတ္တာသံပါရပဋ္ဌာသံဝံးဝံးပသုသီသာမီ”တီ သိက္ခာတီ၊ ““ပသုမွှုယံ စိတ္တာသံပါရုံ အသုသီသာမီ”တီ သိက္ခာတီ၊ ““ပသု-မွှုယံ စိတ္တာသံပါရုံ အသုသီသာမီ”တီ သိက္ခာတီ၊ ““စိတ္တာပဋ္ဌာသံဝံးဝံးအသု-သီသာမီ”တီ သိက္ခာတီ၊ ““စိတ္တာပဋ္ဌာသံဝံးဝံးပသုသီသာမီ”တီ သိက္ခာတီ၊ ““အဘိပ္ပာမောဒယံ စိတ္တာ အသုသီသာမီ”တီ သိက္ခာတီ၊ ““အဘိပ္ပာမောဒယံ စိတ္တာ ပသုသီသာမီ”တီ သိက္ခာတီ၊ ““သမာဒဟံ စိတ္တာ အသုသီသာမီ”တီ သိက္ခာတီ၊ ““သမာဒဟံ စိတ္တာ ပသုသီသာမီ”တီ သိက္ခာတီ၊ ““ပိမောစယံ စိတ္တာ အသုသီသာမီ”တီ သိက္ခာတီ၊ ““ပိမောစယံ စိတ္တာ ပသုသီသာမီ”တီ သိက္ခာတီ၊ ““အနိစ္စာနုပသီ အသုသီသာမီ”တီ သိက္ခာတီ၊ ““အနိစ္စာနုပသီ

ပသုသီသာမိ”တိ သိကွေတိ၊ “ဝရာဂါနပသီ အသုသီသာမိ”တိ သိကွေတိ၊ “ဝရာဂါနပသီ ပသုသီသာမိ”တိ သိကွေတိ၊ “နိရောဓာနပသီ အသု-သီသာမိ”တိ သိကွေတိ၊ “နိရောဓာနပသီ ပသုသီသာမိ”တိ သိကွေတိ၊ “ပဋိနိသုရှိနပသီ အသုသီသာမိ”တိ သိကွေတိ၊ “ပဋိနိသုရှိနပသီ ပသုသီသာမိ”တိ သိကွေတိ၊ အယ် ဂုစ္စတာနန္ဒ အာနာပါနသုတိ။ (၁၀)

သစေ ခေါ် တွဲ အာနန္ဒ ဂိရိမာနန္ဒသု ဘိက္ခြနော ကူးမာ ဒေသ
သညာ ဘာသေယဉ်သီ၊ ဌာနံ ခေါ် ပနေတံ ဝိဇ္ဇာတိ၊ ယံ ဂိရိမာနန္ဒသု
ဘိက္ခြနော ကူးမာ ဒေသ သညာ သုတွော သော အာဗာရော ဌာနသော
ပဋိပွဲသုမ္မာယဉ်သီ။

အထ ခေါ် အာယသွာ အာနန္ဒော ဘဂဝတော သန္တိကေ ကူးမာ ဒေသ
သညာ ဥဂ္ဂဟေတွာ ယေနာယသွာ ဂိရိမာနန္ဒော တေနပသက်မိ၊
ဥပသက်မိတွာ အာယသွာတော ဂိရိမာနန္ဒသု ကူးမာ ဒေသ သညာ အာဘာသီ။
အထ ခေါ် အာယသွာတော ဂိရိမာနန္ဒသု ဒေသ သညာ သုတွော သော
အာဗာရော ဌာနသော ပဋိပွဲသုန္တိ၊ ဂုဏ်ပို စာယသွာ ဂိရိမာနန္ဒော တမှာ
အာဗာရာ၊ တထာ ပဟိနော စ ပနာယသွာတော ဂိရိမာနန္ဒသု သော
အာဗာရော အဟောသီတိ။

ဂိရိမာနန္ဒသုတေ နိဋ္ဌတံ



အင်္တရနိကယ၊ ဒသကနိပါတပါဉ့်

ဂိရိမာနန္ဒသုတ္တပါဉ့် နိသယ

၆၀။ ကော် သမယံ၊ အခါတစ်ပါး၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ သာဝတ္ထိ-
ယံ၊ သာဝတ္ထိပြည်၌။ အနာထပိလျှိုကသာ၊ အနာထပိက်သူငွေးကြီး၏။
အာရာမေ၊ နှလုံးမွှေလျှော် ပျော်ဖွံ့ယ်ရာဖြစ်သော။ ဇွဲတော်၊ ဇွဲတော်
ကျောင်းတော်၌။ ဂိဟရတိ၊ သီတင်းသုံးတော်မူ၏။ တေန ခေါ် ပန် သမယေန၊
ထိအခါ၌။ အာယသွား ဂိရိမာနန္ဒော၊ အရှင်ဂိရိမာနန္ဒမထောင်သည်။ အာဗာဓိ-
ကော့၊ နာကျွင်ခြင်းရှိသည်။ ဒုက္ခိတော့၊ ဖြစ်သောဆင်းရဲခြင်းရှိသည်။ ဗာဌ္ဌ-
ဂိလာနော့။ ပြင်းစွာနာကျွင်ခြင်းရှိသည်။ ဟောတိ၊ ဖြစ်၏။ အထခေါ်၊ ထိအခါ၌။
အာယသွား အာနန္ဒော၊ အရှင်အာနန္ဒာသည်။ ယေန၊ အကြောင်အရပ်၌။ ဘဂဝါ၊
မြတ်စွာဘုရားသည်။ အတ္ထိုံး၊ ရှိတော်မူ၏။ တေန၊ ထိမြတ်စွာဘုရား ရှိတော်
မူရာအရပ်သို့။ ဥပသက်မို့၊ ကပ်ရောက်လေ၏။ ဥပသက်မို့တွား၊ ကပ်လေပြီး၍။
ဘဂဝန္တား၊ မြတ်စွာဘုရားကို။ အသိဝါဒေတွား၊ အလွန်ရှိသေစွာရှိခိုး၍။ ကေမန္တား၊
သင့်တင့်လျောက်ပတ်သော အရပ်၌။ နိသိဒ္ဓာ ထိုင်နေ၏။ ကေမန္တား၊ သင့်တင့်
လျောက်ပတ်သော အရပ်၌။ နိသိန္ဒော ခေါ်၊ ထိုင်နေပြီးသော။ အာယသွား
အာနန္ဒော၊ အရှင်အာနန္ဒာသည်။ ဘဂဝန္တား၊ မြတ်စွာဘုရားကို။ တော်ဝန်း၊
ကြိစကားကို။ အဝါစ၊ လျောက်ထား၏။

ကို အဝါစ၊ အာယ်သို့ လျောက်ထားသနည်း?

ဘန္ဒာ၊ မြတ်စွာဘုရား၊ အာယသွား ဂိရိမာနန္ဒော၊ အရှင်ဂိရိမာနန္ဒ
မထောင်သည်။ အာဗာဓိကော့၊ နာကျွင်ခြင်းရှိသည်။ ဒုက္ခိတော့၊ ဖြစ်သော
ဆင်းရဲခြင်းရှိသည်။ ဗာဌ္ဌဂိလာနော့၊ ပြင်းစွာနာကျွင်ခြင်းရှိသည်။ ဟောတို့၊
ဖြစ်၏။ ဘန္ဒာ၊ မြတ်စွာဘုရား။ သာဂုဏ် အာယာစာမို့၊ တောင်းပန်ပါ၏။ ဘဂဝါ၊
မြတ်စွာဘုရားသည်။ ယေန၊ အကြောင်အရပ်၌။ အာယသွား ဂိရိမာနန္ဒော၊
အရှင်ဂိရိမာနန္ဒမထောင်သည်။ အတ္ထိုံး၊ ရှိ၏။ တေန၊ ထိအရပ်သို့။ အနုကဗ္ဗား

အစဉ်သနားခြင်းကို။ ဥပါဒါယ၊ အကြောင်းပြု။ ဥပသက်မတု၊ ကပ်တော်မူပါလော့။ ဗူဗုတီ၊ ဤသို့။ အဝေါစ၊ လျှောက်ထား၏။ အာန္ဒာ၊ အာန္ဒာ။ ခေါ်စင်စစ်။ တွဲ၊ သင်သည်။ ဂိရိမာန္ဒသသာ၊ ဂိရိမာန္ဒာအမည်ရှိသော။ ဘိက္ခာနော၊ ရဟန်းအား။ ဒသ၊ ဆယ်ပါးကုန်သော။ သညာ၊ သညာတို့ကို။ သစေသာသောသူ၊ အကယ်၍ဟောငြားအံ့။ တံ့သတီ၊ ဤသို့ ဟောသည်ရှိသော။ ခေါ်ပနာ၊ စင်စစ်။ ယံ ယေန ကာရဏေန၊ အကြောင်းအကြောင်းကြောင့်။ ဂိရိမာန္ဒသသာ၊ ဂိရိမာန္ဒာအမည်ရှိသော။ ဘိက္ခာနော၊ ရဟန်းအား။ ဒသ၊ ဆယ်ပါးကုန်သော။ သညာ၊ သညာတို့ကို။ သုတွာ၊ ကြားနာရ၍။ သောအားကော၊ ထိုအနာသည်။ ဌာနသော၊ တစ်ခဏေချင်း။ ပဋိပွဲသုမ္မာယျာ၊ ဌိမ်းရာ၏။ တော် ဌာနံ့၊ ထိုဌိမ်းခြင်းအကြောင်းသည်။ ဂိဇ္ဇာတီ ခေါ် ဂိဇ္ဇာတီ ၈၀၊ ရှိသည်သာလျှင်တည်း။

ဒသ၊ ဆယ်ပါးတို့သည်။ ကတမေ၊ အဘယ်သည်တို့နည်း။ အနိစ္စ-သညာ၊ အမြဲမရှိဟူ၍ဖြစ်သော သညာလည်းကောင်း၊ အနတ္ထသညာ၊ ကိုယ်မဟုတ်ဟူ၍ဖြစ်သော သညာလည်းကောင်း၊ အသုဘသညာ၊ အသုဘဟူ၍ဖြစ်သော သညာလည်းကောင်း၊ အာဒီနဝသညာ၊ အပြစ်ဟူ၍ဖြစ်သော သညာလည်းကောင်း၊ ပဟာနသညာ၊ ပယ်ကြောင်းဟူ၍ဖြစ်သော သညာလည်းကောင်း၊ ဂိရာဂသညာ၊ ဝင့်ကြောင်းခြင်းဟူ၍ဖြစ်သော သညာလည်းကောင်း၊ နိရောဓသညာ၊ ဝင့်တရားတို့၏ ချုပ်ခြင်းဟူ၍ဖြစ်သော သညာလည်းကောင်း၊ သဗ္ဗာလောကေ၊ ခပ်သိမ်းသောလောကျွဲ့။ အနဘိရတသညာ၊ မမွှေ့လျှော်ခြင်း၌ဖြစ်သော သညာလည်းကောင်း၊ သဗ္ဗာသံ့ရေသူ၊ အလုံးစုံသော သခါရတို့၌၊ အနိစ္စဘသညာ၊ အလို့မရှိအပ်ဟူ၍ဖြစ်သော သညာလည်းကောင်း၊ အာနာ-ပါနသတီ၊ ဝင်သက်ထွက်သက်ကို အာရုံပြု၍ဖြစ်သော အောက်မေ့ခြင်း သတိလည်းကောင်း၊ ဗူဗု ဗူဗုမာ ဒသ၊ ဤဆယ်ပါးတို့တည်း။

၁။ အာန္ဒာ၊ အာန္ဒာ။ အနိစ္စဘသညာ၊ အမြဲမရှိဟူ၍ဖြစ်သော သညာဟူသည်။ ကတမာ၊ အဘယ်နည်း။

အာန္ဒာ၊ အာန္ဒာ၊ ဗူဗု၊ ဤသာသနာတော်၌။ ဘိက္ခာ၊ ရဟန်းသည်။ အရညာဂတေ၊ ပါ။ တောသို့ကပ်သည်ဖြစ်၍လည်းကောင်း၊ ရက္ခာမူလဂတေ

ဝါ၊ သစ်ပင်ရင်းသို့ ကပ်သည်ဖြစ်၍လည်းကောင်း၊ သူညှာဂါရဂတော ဝါ၊ ဆိတ်ငြိမ်ရာသို့ကပ်သည်ဖြစ်၍လည်းကောင်း၊ ဗူတီ၊ ဤသို့၊ ပဋိသွေ့ကွတီ၊ ဆင်ခြင်၏။ ကို ပဋိသွေ့ကွတီ၊ အဘယ်သို့ ဆင်ခြင်သနည်း၊ ရုပံ၊ ရုပ်သည်။ အနိစ္စာ၊ မမြဲ၊ ဝေဒနာ၊ ဝေဒနာသည်။ အနိစ္စာ၊ မမြဲ၊ သညာ၊ သညာသည်။ အနိစ္စာ၊ မမြဲ၊ ဝိညာက်သည်။ အနိစ္စာ၊ မမြဲ၊ သံဃာရာ၊ သံဃာရတို့သည်။ အနိစ္စာ၊ မမြဲကုန်။ ဗူတီ၊ ဤသို့၊ ပဋိသွေ့ကွတီ၊ ဆင်ခြင်၏။ ဗူတီ၊ ဤသို့၊ ပဋိသွေ့ကွတီ၊ ဝါးပါးကုန်သော၊ ဗူမေသူ ဥပါဒါနကွန်နေ့။ ဤဥပါဒါနကွန်တို့၌၊ အနိစ္စာနုပသီ၊ အမြဲမရှိဟူ၍ အဖန်တလဲလဲ ရှုသည်ဖြစ်၍။ ဝိဟရတီ၊ နေ၏။ အယံ၊ ဤသည်ကို။ အနိစ္စာသညာ၊ အနိစ္စာသညာဟူ၍။ ဝိစ္စာ။ ဆိုအပ်၏။

၂။ အာနန္တ၊ အာနန္တ၊ အနတ္ထသညာ၊ ကိုယ်မဟုတ်ဟူ၍ဖြစ်သော သညာ ဟူသည်။ ကတမာ စ၊ အဘယ်နည်း။

အာနန္တ၊ အာနန္တ၊ ဗူစ၊ ဤသာသနတော်၍။ ဘိကွဲ။ ရဟန်းသည်။ အရည်ဂတော ဝါ၊ တောသို့ကပ်သည်ဖြစ်၍လည်းကောင်း၊ ရကွမ္မလဂတော ဝါ၊ သစ်ပင်ရင်းသို့ ကပ်သည်ဖြစ်၍လည်းကောင်း၊ သူညှာဂါရဂတော ဝါ၊ ဆိတ်ငြိမ်ရာသို့ကပ်သည်ဖြစ်၍လည်းကောင်း၊ ဗူတီ၊ ဤသို့၊ ပဋိသွေ့ကွတီ၊ ဆင်ခြင်၏။ ကို ပဋိသွေ့ကွတီ၊ အဘယ်သို့ ဆင်ခြင်သနည်း၊ စကွဲ။ စကွဲပသာဒ သည်။ အနတ္ထ၊ ကိုယ်မဟုတ်။ ရပါ၊ ရူပါရုံတို့သည်။ အနတ္ထ၊ ကိုယ်မဟုတ်ကုန်။ သောတံ့၊ သောတပသာဒသည်။ အနတ္ထ၊ ကိုယ်မဟုတ်။ သဒ္ဒါ၊ သဒ္ဒါရုံတို့သည်။ အနတ္ထ၊ ကိုယ်မဟုတ်ကုန်။ ယာနံ့၊ ယာနပသာဒသည်။ အနတ္ထ၊ ကိုယ်မဟုတ်။ ဂန္ဓာ၊ ဂန္ဓာရုံတို့သည်။ အနတ္ထ၊ ကိုယ်မဟုတ်ကုန်။ မိရှိ၊ မိရှိပသာဒသည်။ အနတ္ထ၊ ကိုယ်မဟုတ်။ ရသာ၊ ရသာရုံတို့သည်။ အနတ္ထ၊ ကိုယ်မဟုတ်ကုန်။ ကာယာ၊ ကာယပသာဒသည်။ အနတ္ထ၊ ကိုယ်မဟုတ်။ ဖော်ဗြာ၊ ဖော်ဗြာရုံတို့သည်။ အနတ္ထ၊ ကိုယ်မဟုတ်ကုန်။ မနော၊ စိတ်သည်။ အနတ္ထ၊ ကိုယ်မဟုတ်။ ဓမ္မာ၊ ဓမ္မာရုံတို့သည်။ အနတ္ထ၊ ကိုယ်မဟုတ်ကုန်။ ဗူတီ၊ ဤသို့၊ ပဋိသွေ့ကွတီ၊ ဆင်ခြင်၏။ ဗူတီ၊ ဤသို့။ ဆသု၊ ခြောက်ပါးကုန်သော၊ အရွှေတ္တိကဗျာဟိုရေသူ၊ အရွှေတ္တိက

ဗာဟိရဖြစ်ကုန်သော။ ဂူးမေးသူ အာယတနေသူ၊ ဤအာယတနတို့၌။ အနတ္ထာနုပသီ၊ ကိုယ်မဟုတ်ဟု အဖန်တလဲလဲ ရှုသည်ဖြစ်၍။ ရိဟရတိ၊ နေ၏။ အာနန္ဒ၊ အာနန္ဒ။ အယံ၊ ဤခြောက်ပါးသော အချွတ္တာကဗာဟိရဖြစ်ကုန်သော အာယတနတို့၌ အနတ္ထဟု အဖန်တလဲလဲ ရှုခြင်းကို။ အနတ္ထသညာ၊ အနတ္ထသညာဟူ၍။ ဝစ္စတိ၊ ဆိုအပ်၏။

၃။ အာနန္ဒ၊ အာနန္ဒ။ အသုဘသညာ၊ အသုဘသညာဟူသည်။ ကတမာ စ၊ အဘယ်နည်း။

အာနန္ဒ၊ အာနန္ဒ။ ဂူးစ၊ ဤသာသနာတော်၌။ ဘိက္ခာ၊ ရဟန်းသည်။ ပါဒတလာ၊ ခြေဖဝါးအပြင်မှ၊ ဉာဏ်း၊ အထက်၌။ ကေသမတ္ထကာ၊ ဆံဖျားမှု။ အခေါ်၊ အောက်၌။ တစပရီယန္တာ၊ အရေအပိုင်းအခြားရှိသော။ နာနာပ္ပါ၊ ကာရသာ၊ အထူးထူးအပြားပြားရှိသော။ အသုစိနော၊ မစင်ကြယ်သောဝတ္ထာဖြင့်။ ပူရုံး၊ ပြည့်သော။ ဂူးမမေဝ ကာယံ၊ ဤတစ်လုံမျှလောက်သော ခန္ဓာကိုယ်ကို သာလျှင်။ ပစ္စဝက္ခာတိ၊ ဆင်ခြင်၏။ ကို ပစ္စဝက္ခာတိ၊ အဘယ်သို့ဆင်ခြင် သနည်း။ ဂူးမသိုံး ကာယေ၊ ဤတစ်လုံမျှလောက်သော ခန္ဓာကိုယ်၌။ ကေသာ၊ ဝါးသန်းသောဆံပင်တို့သည်။ အတ္ထိုံး၊ ရှိကုန်၏။ လောမာ၊ အမွှေးတို့သည်။ အတ္ထိုံး၊ ရှိကုန်၏။ နခါ၊ ခြေသည်းလက်သည်းတို့သည်။ အတ္ထိုံး၊ ရှိကုန်၏။ အန္တာ၊ သုံးဆယ့်နှစ်ချောင်းသော သွားတို့သည်။ အတ္ထိုံး၊ ရှိကုန်၏။ တစော၊ အရေသည်။ အတ္ထိုံး၊ ရှိ၏။ မံသံး၊ ကိုးရာသော အသားသည်။ အတ္ထိုံး၊ ရှိ၏။ နှာရာ၊ ကိုးရာသောအကြောသည်။ အတ္ထိုံး၊ ရှိ၏။ အငြို့၊ သုံးရာသော အရှိုးသည်။ အတ္ထိုံး၊ ရှိ၏။ အငြို့မို့ဗြို့၊ ရှိးတွင်းခြင်ဆီသည်။ အတ္ထိုံး၊ ရှိ၏။ ဝက္ခား၊ အညို့သည်။ အတ္ထိုံး၊ ရှိ၏။ ဟဒယံး၊ နှလုံးသည်။ အတ္ထိုံး၊ ရှိ၏။ ယကန်း၊ အသည်းသည်။ အတ္ထိုံး၊ ရှိ၏။ ကိုလောမကံး၊ အမြှေးသည်။ အတ္ထိုံး၊ ရှိ၏။ ရိဟကံး၊ အဖျဉ်းသည်။ အတ္ထိုံး၊ ရှိ၏။ ပပ္ပါသံး၊ အဆုတ်သည်။ အတ္ထိုံး၊ ရှိ၏။ အန္တာ၊ အူမသည်၊ အတ္ထိုံး၊ ရှိ၏။ အန္တာရုဏ်၊ အူသိမ်သည်။ အတ္ထိုံး၊ ရှိ၏။ ဉာဏ်း၊ အစာသစ်သည်။ အတ္ထိုံး၊ ရှိ၏။ ကရိုသံး၊ အစာဟောင်းသည်။ အတ္ထိုံး၊ ရှိ၏။ ပိုတ္ထံး၊ ဗုဒ္ဓသည်းခြေ-

ဂိရိမာနန္တသုတေသန

၁၈

အဟဒ္ဓသည်းခြေအားဖြင့် နှစ်ပါးသော သည်းခြေသည်။ အထွေး၊ ရှိ၏။ သေမှု၊ သလိပ်သည်။ အထွေး၊ ရှိ၏။ ပုံမွှာ၊ ပြည်သည်။ အထွေး၊ ရှိ၏။ လောဟိတာ၊ သွေးသည်။ အထွေး၊ ရှိ၏။ သေဒေါ်၊ ချွေးသည်။ အထွေး၊ ရှိ၏။ မေဒေါ်၊ အဆီခဲသည်။ အထွေး၊ ရှိ၏။ အသု၊ မျက်ရည်သည်။ အထွေး၊ ရှိ၏။ ဝသာ၊ ဆီကြည်သည်။ အထွေး၊ ရှိ၏။ ခေါ်ဌာ၊ တံတွေးသည်။ အထွေး၊ ရှိ၏။ သိယ်ဗိုကာ၊ နှပ်သည်။ အထွေး၊ ရှိ၏။ လသိကာ၊ အစေးသည်။ အထွေး၊ ရှိ၏။ မှတ္တာ၊ ကျင်ငယ်သည်။ အထွေး၊ ရှိ၏။ ကူးတို့၊ ဤသို့၊ ပစ္စဝက္ခတို့၊ ဆင်ခြင်၏။ ကူးတို့၊ ဤသို့။ ကူးမသို့ ကာယော၊ ဤတစ်လံမျှလောက်သော ခန္ဓာကိုယ်၍။ အသုဘာနုပသီး၊ အသုဘာဟု အဖန်တလဲလဲရှိသည်ဖြစ်၍။ ဝိဟရတို့၊ နေ၏။ အာနန္တ၊ အာနန္တာ။ အယံး၊ ဤတစ်လံမျှလောက်သော ခန္ဓာကိုယ်၍ အသုဘာဟု အဖန်တလဲလဲ ရှိခြင်းကို။ အသုဘာသညာ၊ အသုဘာသညာဟူ၍။ ဂုဏ်တို့၊ ဆိုအပ်၏။

၄။ အာနန္တ၊ အာနန္တာ။ အာဒီနဝသညာ၊ အာဒီနဝသညာဟူသည်။
ကတမာ စ၊ အဘယ်နည်း။

အာနန္တ၊ အာနန္တာ။ ကူး၊ ဤသာသနာတော်၍၊ သိက္ခာ။ ရဟန်းသည်။
အရည်တော့ ပါ့၊ တော့သို့ကပ်သည်ဖြစ်၍လည်းကောင်း၊ ရက္ခမူလောကတော့
ပါ့၊ သစ်ပင်ရင်းသို့ ကပ်သည်ဖြစ်၍လည်းကောင်း၊ သညာရိုရောကတော့ ပါ့၊
ဆိတ်ငြိမ်ရာသို့ကပ်သည်ဖြစ်၍လည်းကောင်း။ ကူးတို့၊ ဤသို့၊ ပဋိသွေးက္ခတို့၊
ဆင်ခြင်၏။ ကို ပဋိသွေးက္ခတို့၊ အဘယ်သို့ ဆင်ခြင်သနည်း။ အယံး ကာယော၊
ဤတစ်လံမျှလောက်သော ခန္ဓာကိုယ်သည်။ ဗဟိုဒုက္ခာ၊ များသောဆင်းရခြင်း
ရှိ၏။ ဗဟိုအာဒီနဝေါ်၊ များသောအပြစ်ရှိ၏။ ကူးတို့တသွား၊ ထို့ကြောင့်။ ကူးမသို့
ကာယော၊ ဤတစ်လံမျှလောက်သော ခန္ဓာကိုယ်၍။ ဝိရိဓာ၊ အထူးထူးအပြားပြား
ရှိကုန်သော့။ အာဗာဓာ၊ အနာတို့သည်။ ဥပ္ပါန္တို့၊ ဖြစ်ကြကုန်၏။ ကူးအံကူး
အာဗာဓာ၊ ဤအနာတို့သည်။ သေယျထာ ကတမာ အဘယ်သည်တို့နည်း။
စက္ခရောဂါး၊ မျက်စို့ဖြစ်သော အနာလည်းကောင်း။ သောတရောဂါး၊

ဂိရိမာနန္ဒသုတေ

နားဦးဖြစ်သောအနာလည်းကောင်း၊ ယာနရောဂါ၊ နှာခေါင်းဦးဖြစ်သောအနာလည်းကောင်း၊ မိဂိုရောဂါ၊ လျှော်ဦးဖြစ်သောအနာလည်းကောင်း၊ ကာယ-ရောဂါ၊ ကိုယ်ဦးဖြစ်သောအနာလည်းကောင်း၊ သီသရောဂါ၊ ဦးခေါင်းဦးဖြစ်သောအနာလည်းကောင်း၊ ကဏ္ဍရောဂါ၊ အပဖြစ်သောနားဦးဖြစ်သောအနာလည်းကောင်း၊ မုခရောဂါ၊ ခံတွင်းဦးဖြစ်သောအနာလည်းကောင်း၊ အန္တရောဂါ၊ သွားဦးဖြစ်သောအနာလည်းကောင်း၊ သွေ့ဌားရောဂါ၊ လည်ချောင်းဦးဖြစ်သောအနာလည်းကောင်း၊ ကာသော၊ ချောင်းဆိုးနာလည်းကောင်း၊ သာသော၊ ကျို့ထိုးသောအနာလည်းကောင်း၊ ပိနာသော၊ အပဖြစ်သောနှာခေါင်းဦးဖြစ်သောအနာလည်းကောင်း၊ ခုံဟော၊ တစ်ကိုယ်လုံးကိုပူလောင်စေသောအနာလည်းကောင်း၊ ဇရော၊ အိမင်းသောအနာလည်းကောင်း၊ ကုစို-ရောဂါ၊ ဝမ်းဦးဖြစ်သောအနာလည်းကောင်း၊ မူစွာ၊ တွေဝေမိန်းမောစေတတ်သောအနာလည်းကောင်း၊ ပက္ခန္တကာ၊ သွေးကိုသွန်စေတတ်သောဝမ်းလေနာလည်းကောင်း၊ သူလာ၊ ထိုးကျင့်တတ်သောအနာလည်းကောင်း၊ ပိသူစိကာ၊ ကြီးစွာဝမ်းလျှောတတ်သောအနာလည်းကောင်း၊ ကုဋ္ဌ၊ နူနာလည်းကောင်း၊ ဂလ္ဗား၊ အိုင်းအနာလည်းကောင်း၊ ကိုလာသော၊ ညှင်းအနာလည်းကောင်း၊ သောသော၊ အသွေးအသားကိုခန်းခြားကိုစေတတ်သောခယရပ်အနာလည်းကောင်း၊ အပမာရော၊ မြေလျှော့စေတတ်သောဝက်ရူးအနာလည်းကောင်း၊ အန္တ၊ ပွေးအနာလည်းကောင်း၊ ကဏ္ဍ၊ ပဲယ်နာလည်းကောင်း၊ ကဆ္စာ၊ ပဲကြီးနာလည်းကောင်း၊ နခသာ၊ ခြေသည်းလက်သည်းတို့ဖြင့်ခြစ်မိရာအရပ်ဦးဖြစ်သောအနာလည်းကောင်း၊ ပိတစ္ဆာကာ၊ လက်ပတီးခြေဖတီးအပြင်တို့၌ကွဲအက်တတ်သောအနာလည်းကောင်း၊ လောဟိုတံပိတ္တာ၊ နီသောသည်းခြေနာလည်းကောင်း၊ မရမဟော၊ ဆီးအိမ်ပျက်၍ ဆီးတစက်တစက်ရှိသောအနာလည်းကောင်း၊ အံသာ၊ အရိအရည်ယိုသောအနာလည်းကောင်း၊ ပိဋ္ဌကာ၊ နီသောထွေတိမြင်းနာလည်းကောင်း၊ ဘဂန္ဒလာ၊ ဘင်နာလည်းကောင်း၊ ပိတ္တ-သမ္မတနာ၊ သည်းခြေလျှင်ဖြစ်ကြောင်းရှိကုန်သော၊ အာဗာဓာ၊ သုံးဆယ့်နှစ်ပါး

ဂိရိမာနန္ဒသုတေသန

၁၉

သောအနာတို့လည်းကောင်း၊ သေမှသမူတွေ့နာနာ၊ သလိပ်လျှင်ဖြစ်ကြောင်းရှိကုန် သော၊ အာဗာဓာ၊ သုံးဆယ့်နှစ်ပါးသောအနာတို့လည်းကောင်း၊ ဝါတသမူတွေ့နာနာ၊ လေလျှင်ဖြစ်ကြောင်းရှိကုန်သော၊ အာဗာဓာ၊ သုံးဆယ့်နှစ်ပါးသော အနာတို့ လည်းကောင်း၊ သန္တိပါတီကာ၊ သည်းခြေ သလိပ် လေသုံးပါးတို့၏ ပေါင်းစဉ်ခြင်း ကြောင့် ဖြစ်ကုန်သော၊ အာဗာဓာ၊ အနာတို့လည်းကောင်း၊ ဥတုပရီဏာမဇာ၊ အချမ်း အပူစသောဥတုတို့၏ ဖောက်ပြန်ခြင်းကြောင့်ဖြစ်ကုန်သော၊ အာဗာဓာ၊ အနာတို့လည်းကောင်း၊ ဝိသမပရီဟာရဇာ၊ လွန်စွာရပ်ခြင်း၊ ထိုင်ခြင်းစသည်ဖြင့် မညီမည့်ခန္ဓာကိုယ်ကို ရွှေက်ဆောင်ခြင်းကြောင့်ဖြစ်ကုန်သော၊ အာဗာဓာ၊ အနာတို့လည်းကောင်း၊ သုပက္ခမိကာ၊ သတ်ခြင်း၊ နှောင့်ဖွဲ့ခြင်းစသော သူတစ်ပါး တို့၏ လုံလကြောင့်ဖြစ်ကုန်သော၊ အာဗာဓာ၊ အနာတို့လည်းကောင်း၊ ကမ္မ- ဂိပါကဇာ၊ ကံ၏ အကျိုးကြောင့်ဖြစ်ကုန်သော၊ အာဗာဓာ၊ အနာတို့လည်း ကောင်း၊ သိတ်၊ ချမ်းခြင်းလည်းကောင်း၊ ဥထုံး၊ ပူခြင်းလည်းကောင်း၊ မိယစွာ၊ ထမင်းစားလိုခြင်းလည်းကောင်း၊ ဝိပါသာ၊ ရေသောက်လိုခြင်းလည်းကောင်း၊ ညစွာရော၊ ကျင်ကြီးစွန့်လိုခြင်းလည်းကောင်း၊ ပသာတေါ်၊ ကျင်ငယ်စွန့်လိုခြင်း လည်းကောင်း၊ ကူးတိ ကူးမော ဤသည်တို့တည်း၊ ကူးတိ တသွား၊ ထိုကြောင့်၊ ကူးမသွှေ့ ကာယော၊ ဤတစ်လံမျှလောက်သော ခန္ဓာကိုယ်၌၊ အာဒီနတိနုပသို့၊ အပြစ်ဟုအဖန်တလဲလဲရခြင်းကို၊ အာဒီနဝသညာ၊ အာဒီနဝသညာဟူ၍၊ ဂုဏ်တိ၊ ဆိုအပ်၏။

၅။ အာနန္ဒ၊ အာနန္ဒာ၊ ပဟာနသညာ၊ ပယ်ကြောင်းဖြစ်သော သညာ ဟူသည်။ ကတမာ ၈၁ အဘယ်နည်း။

အာနန္ဒ၊ အာနန္ဒာ၊ ကူးရ၊ ဤသာသနာတော်၌၊ ဘိက္ခာ၊ ရဟန်းသည်။ ညွှန်း၊ ဖြစ်သော၊ ကာမဂိတက္ခား၊ ကာမဂိတက်ကို၊ နာမိဝါသေတို့၊ မသာယာ။ ပဇောတို့၊ ပယ်စွန့်၏။ ဝိနောအော်၊ ပယ်ဖွန့်၏။ မျှော်း၊ ကင်းခြင်းကို။ ကရောတို့၊ ပြု၏။ အနာဘာဝံး၊ တစ်ဖန်မဖြစ်ခြင်းကို။ ဂမောတို့၊ ရောက်စေ၏။ ညွှန်း၊ ဖြစ်သော၊ ဗျာပါဒိတိတက္ခား၊ ဗျာပါဒိတိက်ကို။ နာမိဝါသေတို့၊ မသာယာ။

ဂိရိမာနန္ဒသုတေ

ပဇောတိ၊ ပယ်စွန့်၏။ ဂိန္ဒာဒေတိ၊ ပယ်ဖျောက်၏။ ဗျို့၊ ကင်းခြင်းကို။ ကရောတိ၊ ပြု၏။ အနာဘာဝံ၊ တစ်ဖန်မဖြစ်ခြင်းကို။ ဂမေတိ၊ ရောက်စေ၏။ ညပ္ပါး၊ ဖြစ်သော။ ဂိဟိသာဝိတဏ္ဍား၊ ဂိဟိသာဝိတက်ကို။ နာမိဝိသေတိ၊ မသာယာ။ ပဇောတိ၊ ပယ်စွန့်၏။ ဂိန္ဒာဒေတိ၊ ပယ်ဖျောက်၏။ ဗျို့၊ ကင်းခြင်းကို။ ကရောတိ၊ ပြု၏။ အနာဘာဝံ၊ တစ်ဖန် ပြန်မဖြစ်ခြင်းကို။ ဂမေတိ၊ ရောက်စေ၏။ ညပ္ပါးပွဲနှုန်း၊ ဖြစ်တိုင်းဖြစ်တိုင်းကုန်သော။ ပါပကာ၊ ယုတ်မာ ကုန်သော။ အကုသလေ၊ အကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မ၊ တရားတို့ကို။ နာမိဝိသေတိ၊ မသာယာ။ ပဇောတိ၊ ပယ်စွန့်၏။ ဂိန္ဒာဒေတိ၊ ပယ်ဖျောက်၏။ ဗျို့၊ ကင်းခြင်းကို။ ကရောတိ၊ ပြု၏။ အနာဘာဝံ၊ တစ်ဖန်ပြန်မဖြစ်ခြင်းကို။ ဂမေတိ၊ ရောက်စေ၏။ အာနန္ဒ၊ အာနန္ဒာ။ အယံ၊ ဤသို့ ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဂိဟိသာဝိတက်စသည်တို့ကို ပယ်ခြင်းကို။ ပဟာနသညာ၊ ပဟာနသညာဟူ၍။ ရွှေတိ၊ ဆိုအပ်၏။

၆။ အာနန္ဒ၊ အာနန္ဒာ။ ဂိရာဂသညာ၊ တပ်မက်ခြင်းကင်းသော သညာ ဟူသည်။ ကတမာ စ၊ အဘယ်နည်း။

အာနန္ဒ၊ အာနန္ဒာ။ ဣ၊ ဤသာသနာတော်၍။ ဘီကွဲ။ ရဟန်းသည်။ အရည်ဂတေ၊ တေသိုက်သည် ဖြစ်၍လည်းကောင်း၊ ရက္ခမူလဂတေ၊ တေ၊ သစ်ပင်ရင်းသို့ ကပ်သည်ဖြစ်၍လည်းကောင်း။ သုညာဂါရဂတေ၊ တေ၊ ဆိတ်ငြိမ်ရာသို့ ကပ်သည်ဖြစ်၍လည်းကောင်း။ ဣတိ၊ ဤသို့။ ပဋိသွေ့ကွဲတိ၊ ဆင်ခြင်၏။ ကို ပဋိသွေ့ကွဲတိ၊ အဘယ်သို့ ဆင်ခြင်သနည်း။

သဗ္ဗသခါရသမထော၊ အလုံးစုံသောသခါရတို့၏ငြိမ်းရာဖြစ်သော။ သဗ္ဗာပမိပ္ပါနိသာဂျို့၊ အလုံးစုံသော ဥပမိတို့ကို စွန့်ရာဖြစ်သော။ တဏ္ဍာ-ကွဲယော၊ တဏ္ဍာ၏ ကုန်ရာဖြစ်သော။ ဂိရာဂေါ့၊ ဝင့်တရား၏ ကင်းရာဖြစ်သော။ ယဒီဒီ ယံ့ဂူ့ဒီ နိုဗ္ဗာနံ့၊ အကြင်နိုဗ္ဗာနံ့သည်။ အတ္ထို့၊ ရှု၏။ တော်း၊ ဤနိုဗ္ဗာနံ့သည်။ သန္တား၊ ငြိမ်သက်၏။ တော်း၊ ဤနိုဗ္ဗာနံ့သည်။ ပဏီတံ့၊ မြတ်၏။ ဣတိ၊ ဤသို့။

ဂိရိမာနန္ဒသုတေသန

၂၁

ပဋိသို့ကွတ်၊ ဆင်ခြင်၏။ အာနန္ဒ၊ အာနန္ဒဘာ၊ အယံ၊ ဤသို့ ဝင့်တရား၏ ကင်းရာဖြစ်သော နိဗ္ဗာန်ကို။ နိရာဂသညာ၊ ဝင့်တရား၏ ကင်းရာဖြစ်သော သညာဟူ၍။ ဂုဏ်တိ၊ ဆိုအပ်၏။

၅။ အာနန္ဒ၊ အာနန္ဒဘာ၊ နိရာဂသညာ၊ ဝင့်တရားတို့၏ ချုပ်ရာဖြစ်သော သညာဟူသည်။ ကတမာ စ၊ အဘယ်နည်း။

အာနန္ဒ၊ အာနန္ဒဘာ၊ ကူး၊ ဤသာသနဘတ်၌။ ဘီကွဲ။ ရဟန်းသည်။ အရည်ဂတော ပါ။ တောသို့ကပ်သည် ဖြစ်၍လည်းကောင်း။ ရကွဲမှလဂတော ပါ။ သစ်ပင်ရင်းသို့ ကပ်သည်ဖြစ်၍လည်းကောင်း။ သညာဂါရဂတော ပါ။ ဆိတ်ငြိမ်ရာသို့ကပ်သည်ဖြစ်၍လည်းကောင်း။ ကူးတို့၊ ဤသို့။ ပဋိသို့ကွတ်၊ ဆင်ခြင်၏။ ကို ပဋိသို့ကွတ်၊ အဘယ်သို့ ဆင်ခြင်သနည်း။ သဗ္ဗာသံ့ရ သမထော၊ အလုံးစုံသော သခါရတို့၏ ငြိမ်းရာဖြစ်သော။ သဗ္ဗာပမိပ္ပဋိနိသော။ အလုံးစုံသော ဥပမိတို့ကို စွန်းရာဖြစ်သော။ တဏ္ဍာကွယော၊ တဏ္ဍာ၏ကုန်ရာ ဖြစ်သော။ နိရာဂော၊ ဝင့်တရားတို့၏ ချုပ်ရာဖြစ်သော။ ယဒီဒံ ယံ ကူး နိဗ္ဗာန်း၊ ဤနိဗ္ဗာန်သည်။ အတ္ထို့၊ ရှိ၏။ တော့၊ ဤနိဗ္ဗာန်သည်။ သိန္တာ၊ ငြိမ်သက်၏။ တော့၊ ဤနိဗ္ဗာန်သည်။ ပဏီတံ့၊ မြတ်၏။ ကူးတို့၊ ဤသို့။ ပဋိသို့ကွတ်၊ ဆင်ခြင်၏။ အာနန္ဒ၊ အာနန္ဒဘာ၊ အယံ၊ ဤသို့ ဝင့်၏ချုပ်ရာဖြစ်သော နိဗ္ဗာန်ကို။ နိရာဂသညာ၊ ဝင့်တရားတို့၏ချုပ်ရာဖြစ်သော သညာဟူ၍။ ဂုဏ်တိ၊ ဆိုအပ်၏။

၆။ အာနန္ဒ၊ အာနန္ဒဘာ၊ သဗ္ဗာလောကော၊ အလုံးစုံသောလောက်၌။ အနဘိ-ရတသညာ၊ မမွေ့လျှို့ခြင်း၍ဖြစ်သောသညာဟူသည်။ ကတမာ စ၊ အဘယ် နည်း။

အာနန္ဒ၊ အာနန္ဒဘာ၊ ကူး၊ ဤသာသနဘတ်၌။ ဘီကွဲ။ ရဟန်းသည်။ လောကော၊ သခါရလောက်၌။ အစိုးနာဘိနိဝေသာန်သယာ၊ တည်ခြင်းမှားသောအားဖြင့် နှလုံးသွင်းခြင်းကို အဖန်တလဲလဲ ကိန်းခြင်းဟု ဆိုအပ်ကုန်သော။ ယေ ဥပါဒါနာ၊ အကြောင်အာရုံသို့ ကပ်တတ်သော ဥပါဒါန်တရားတို့သည်။ သိန္တာ၊

JJ

ဂိရိမာနန္ဒသုတေ

ရှိကုန်၏။ တော့ ထို့ပါဒီန်တရားတို့ကို၊ ပဇ္ဈာန္တာ၊ ပယ်စွန်း၏။ အနုပါဒီယန္တာ၊ မစွဲလမ်းမူ၏။ ဂိဟရတိ၊ နေ၏။ အာနန္တ၊ အာနန္တာ၊ အယံ၊ ဤသို့ပါဒီန်တရားတို့ကို ပယ်စွန်းခြင်း၊ မစွဲလမ်းခြင်းကို။ သဗ္ဗလောကော၊ အလုံးစုံသောလောက်၏။ အနတိရတသညာ၊ မမွေ့လျှော်ခြင်း၌ဖြစ်သော သညာဟူ၏။ ဂုဏ်တိ၊ ဆိုအပ်၏။

၉။ အာနန္ဒ၊ အာနန္ဒာ၊ သမ္မတသံဃာရေသူ၊ အလုံးစုံသောသံဃာရတို့။
အနိစ္စာသညာ၊ အလိုမရှိအပ်ဟူ၍ဖြစ်သောသညာဟူသည်။ ကတမာ ၈
အဘယ်နည်း။

အာန္ဒြာ အာန္ဒြာ။ ကူစ၊ ဤသာသနတော်၌ ဘိက္ခာ၊ ရဟန်းသည်။
သဗ္ဗသံးရှေသာ အလုံးစုံသောသံးရတို့၌ အဋိယတီ၊ ငြိုင်းငွေ့၏၊ ဟရာယတီ၊
ရှက်နိုး၏၊ မိဂ္ဂစ္တီ၊ စက်ဆုပ်၏။ အာန္ဒြာ အာန္ဒြာ။ အယံ၊ ဤသို့အလုံးစုံသော
သံးရတို့၌ြိုင်းငွေ့ခြင်းကို။ သဗ္ဗသံးရှေသာ အလုံးစုံသောသံးရတို့၌ အနိစ္တာ-
သညာ၊ အလိုမရိုအပ်ဟု ဖြစ်သောသညာဟု၌။ ဝါစ္စတီ၊ ဆိုအပ်၏။

၁၀။ အာန္ဒြာ အာန္ဒြာ။ အာနာပါနသုတေ။ ဝင်သက်ထွက်သက်ကို အာရုပါ၍ဖြစ်သော အောက်မေ့ခိုင်းသတိဟူသည်။ ကတော် ၁၊ အဘယ်နည်း။

အာနန္ဒ၊ အာနန္ဒာ၊ ကူး၊ ပြုသာသနတော်၌၊ ဘိက္ခာ၊ ရဟန်းသည်။
အရည်ဂတေ၊ ပါ၊ တောသို့ကပ်သည်ဖြစ်၍လည်းကောင်း၊ ရက္ခမူလဂတေ၊
ပါ၊ သစ်ပင်ရင်းသို့ ကပ်သည်ဖြစ်၍လည်းကောင်း၊ သုညာဂါရဂတေ၊ ပါ၊
ဆိတ်ပြိမ်ရာသို့ ကပ်သည်ဖြစ်၍လည်းကောင်း၊ ပလ္လာကျိုး၊ ထက်ဝယ်ကို။ အာဘု-
နီတွာ၊ ဖွဲ့ခွဲ၍၊ ကာယံ၊ အထက်ဖြစ်သော ကိုယ်ကို။ ဥမဲ့၊ ဖြောင့်မတ်စွာ။
ပနိုဘယာ၊ ဆောက်တည်၍။ ပရီမှခံ၊ ကမ္မာဌာန်းသို့ ရှေးရှုလျက်။ သတိုး၊ သတိကို။
ဥပဋိပေတွာ၊ ဖြစ်စေ၍။ နီသီဒတိုး၊ ထိုင်နေ၏။ သော၊ ထိုရဟန်းသည်။
သတောဝါ၊ သတိနှင့်ပြည့်စုံသည်ဖြစ်၍သာလျှင်။ အသုသတိုး၊ ဝင်သက်ကို
ဖြစ်စေ၏။ သတောဝါ၊ သတိနှင့်ပြည့်စုံသည်ဖြစ်၍သာလျှင်။ ပသုသတိုး၊
ထွက်သက်ကို ဖြစ်စေ၏။

ဒီယံ ဝါ ရှည်စွာမူလည်း၊ အသုသန္တာ၊ ဝင်သက်ကိုဖြစ်စေသည်၏

ဂိရိမာနန္ဒသုတေသန

JR

သော်။ ဒီယံ၊ ရှည်စွာ။ အသုသာမို့၊ ဝင်သက်ကိုဖြစ်စေ၏။ ကူးတို့၊ ဤသို့။ ပဇာနာတို့၊ အပြားအားဖြင့် သိ၏။ ဒီယံ ပါ၊ ရှည်စွာမူလည်း။ ပသုသန္တာ။ ထွက်သက်ကို ဖြစ်စေသည်ရှိသော်။ ဒီယံ၊ ရှည်စွာ။ ပသုသန္တာ။ ထွက်သက် ကိုဖြစ်စေ၏။ ကူးတို့၊ ဤသို့။ ပဇာနာတို့၊ အပြားအားဖြင့် သိ၏။ ရသံ့၊ တို့စွာ။ အသုသန္တာ။ ဝင်သက်ကိုဖြစ်စေသည်ရှိသော်။ ရသံ့၊ တို့စွာ။ အသုသာမို့၊ ဝင်သက်ကို ဖြစ်စေ၏။ ကူးတို့၊ ဤသို့။ ပဇာနာတို့၊ အပြားအားဖြင့် သိ၏။ ရသံ့၊ တို့စွာ။ တို့စွာမူလည်း။ ပသုသန္တာ။ ထွက်သက်ကို ဖြစ်စေသည် ရှိသော်။ ရသံ့၊ တို့စွာ။ ပသုသာမို့၊ ထွက်သက်ကို ဖြစ်စေ၏။ ကူးတို့၊ ဤသို့။ ပဇာနာတို့၊ အပြားအားဖြင့် သိ၏။

သဗ္ဗကာယပဋိသံ့ဝေဒီ။ အလုံးစုံသောဝင်သက်အပေါင်းကို ထင်စွာသိ သည်ဖြစ်၍။ အသုသီသာမို့၊ ဝင်သက်ကိုဖြစ်စေအံ့။ ကူးတို့၊ ဤသို့။ သီက္ခတို့၊ ကျင့်၏။ သဗ္ဗကာယပဋိသံ့ဝေဒီ။ အလုံးစုံသော ထွက်သက်အပေါင်းကို ထင်စွာ သိသည်ဖြစ်၍။ ပသုသီသာမို့၊ ထွက်သက်ကိုဖြစ်စေအံ့။ ကူးတို့၊ ဤသို့။ သီက္ခတို့၊ ကျင့်၏။

ကာယသံ့ရဲ့၊ ရှန်ရင်းသောကာယသံ့ရဲကို။ ပသုမ္မယံ့ ပသုမ္မယ်-
န္တာ။ ဌိမ်းစေလျက်။ အသုသီသာမို့၊ ဝင်သက်ကို ဖြစ်စေအံ့။ ကူးတို့၊ ဤသို့။ သီက္ခတို့၊ ကျင့်၏။ ကာယသံ့ရဲ့၊ ရှန်ရင်းသော ကာယသံ့ရဲကို။ ပသုမ္မယံ့
ပသုမ္မယ်န္တာ။ ဌိမ်းစေလျက်။ ပသုသီသာမို့၊ ထွက်သက်ကို ဖြစ်စေအံ့။
ကူးတို့၊ ဤသို့။ သီက္ခတို့၊ ကျင့်၏။ ပိတိပဋိသံ့ဝေဒီ။ ပိတိကို ထင်စွာသိသည်
ဖြစ်၍။ အသုသီသာမို့၊ ဝင်သက်ကို ဖြစ်စေအံ့။ ကူးတို့၊ ဤသို့။ သီက္ခတို့၊
ကျင့်၏။ ပိတိပဋိသံ့ဝေဒီ။ ပိတိကို ထင်စွာသိသည်ဖြစ်၍။ ပသုသီသာမို့၊
ထွက်သက်ကို ဖြစ်စေအံ့။ ကူးတို့၊ ဤသို့။ သီက္ခတို့၊ ကျင့်၏။ သုခပဋိသံ့ဝေဒီ။
ချမ်းသာကို ထင်စွာသိသည်ဖြစ်၍။ အသုသီသာမို့၊ ဝင်သက်ကိုဖြစ်စေအံ့။
ကူးတို့၊ ဤသို့။ သီက္ခတို့၊ ကျင့်၏။ သုခပဋိသံ့ဝေဒီ။ ချမ်းသာကိုထင်စွာသိသည်
ဖြစ်၍။ ပသုသီသာမို့၊ ထွက်သက်ကို ဖြစ်စေအံ့။ ကူးတို့၊ ဤသို့။ သီက္ခတို့၊
ကျင့်၏။

စိတ္တသီရပဋိသံဝေဒီ၊ ဝေဒနာသညာဟုဆိုအပ်သော စိတ္တသီရကို
ထင်စွာ သိသည့်ဖြစ်၍။ အသုသီသာမို့၊ ဝင်သက်ကို ဖြစ်စေအဲ့။ ကူတိ၊
ဤသို့၊ သိက္ခတို့၊ ကျင့်၏။ စိတ္တသီရပဋိသံဝေဒီ၊ ရန်ရင်းသော စိတ္တသီရကို
ထင်စွာသိသည့်ဖြစ်၍။ ပသုသီသာမို့၊ ထွက်သက်ကို ဖြစ်စေအဲ့။ ကူတိ၊
ဤသို့၊ သိက္ခတို့၊ ကျင့်၏။ စိတ္တသီရုံး၊ ရန်ရင်းသောစိတ္တသီရကို။ ပသုမှုယံ
ပသုမှုယံန္တာ၊ ဌိမ်းစေလျက်။ အသုသီသာမို့၊ ဝင်သက်ကိုဖြစ်စေအဲ့။ ကူတိ၊
ဤသို့၊ သိက္ခတို့၊ ကျင့်၏။ စိတ္တသီရုံး၊ ရန်ရင်းသောစိတ္တသီရကို။ ပသုမှုယံ
ပသုမှုယံန္တာ၊ ဌိမ်းစေလျက်။ ပသုသီသာမို့၊ ထွက်သက်ကိုဖြစ်စေအဲ့။ ကူတိ၊
ဤသို့၊ သိက္ခတို့၊ ကျင့်၏။ စိတ္တပဋိသံဝေဒီ၊ စိတ္တကိုထင်စွာသိသည့်ဖြစ်၍။
အသုသီသာမို့၊ ဝင်သက်ကို ဖြစ်စေအဲ့။ ကူတိ၊ ဤသို့၊ သိက္ခတို့၊ ကျင့်၏။
စိတ္တပဋိသံဝေဒီ၊ စိတ္တကိုထင်စွာ သိသည့်ဖြစ်၍။ ပသုသီသာမို့၊ ထွက်သက်ကို
ဖြစ်စေအဲ့။ ကူတိ၊ ဤသို့၊ သိက္ခတို့၊ ကျင့်၏။ စိတ္တံ့၊ စိတ္တကို။ အဘိပ္ပမောဒယံ
အဘိပ္ပမောဒယံန္တာ၊ ဝမ်းမြောက်နှစ်သက်စေလျက်။ အသုသီသာမို့၊ ဝင်သက်
ကို ဖြစ်စေအဲ့။ ကူတိ၊ ဤသို့၊ သိက္ခတို့၊ ကျင့်၏။ စိတ္တံ့၊ စိတ္တကို။ အဘိပ္ပ-
မောဒယံ အဘိပ္ပမောဒယံန္တာ၊ ဝမ်းမြောက်နှစ်သက်စေလျက်။ ပသုသီသာမို့၊
ထွက်သက်ကို ဖြစ်စေအဲ့။ ကူတိ၊ ဤသို့၊ သိက္ခတို့၊ ကျင့်၏။ စိတ္တံ့၊ စိတ္တကို။
သမာဒဟံ့ သမာဒဟံ့န္တာ၊ အာရုံးပြု ညီမျှအောင်ထားလျက်။ အသုသီသာမို့၊
ဝင်သက်ကို ဖြစ်စေအဲ့။ ကူတိ၊ ဤသို့၊ သိက္ခတို့၊ ကျင့်၏။ စိတ္တံ့၊ စိတ္တကို။
သမာဒဟံ့ သမာဒဟံ့န္တာ၊ အာရုံးပြု ညီမျှအောင် ထားလျက်။ ပသုသီသာမို့၊
ထွက်သက်ကို ဖြစ်စေအဲ့။ ကူတိ၊ ဤသို့၊ သိက္ခတို့၊ ကျင့်၏။ စိတ္တံ့၊ စိတ္တကို။
ဝိမောဓယံ ဝိမောဓယံန္တာ၊ လွှတ်မြောက်စေလျက်။ အသုသီသာမို့၊ ဝင်သက်
ကို ဖြစ်စေအဲ့။ ကူတိ၊ ဤသို့၊ သိက္ခတို့၊ ကျင့်၏။ စိတ္တံ့၊ စိတ္တကို။ ဝိမောဓယံ
ဝိမောဓယံန္တာ၊ လွှတ်မြောက်စေလျက်။ ပသုသီသာမို့၊ ထွက်သက်ကို
ဖြစ်စေအဲ့။ ကူတိ၊ ဤသို့၊ သိက္ခတို့၊ ကျင့်၏။

အနိစ္စာနုပသီး မမြဲဟု အဖန်ဖန်ရှုလျက်။ အသုသီသာမို့၊ ဝင်သက်
ကို ဖြစ်စေအဲ့။ ကူတိ၊ ဤသို့၊ သိက္ခတို့၊ ကျင့်၏။ အနိစ္စာနုပသီး မမြဲဟု

ဂိရိမာန္တသုတေသန

၂၅

အဖန်ဖန် ရှုလျက်။ ပသုသီသာမိ၊ ထွက်သက်ကို ဖြစ်စေအံး။ ဗူတိ၊ ဤသို့။ သိက္ခတိ၊ ကျင့်၏။ ဝိရာဂါန္ပသီ၊ သံ့ရတို့၏ ကင်းရာနိဗ္ဗာန်ကို အဖန်ဖန် ရှုလျက်။ အသုသီသာမိ၊ ဝင်သက်ကို ဖြစ်စေအံး။ ဗူတိ၊ ဤသို့။ သိက္ခတိ၊ ကျင့်၏။ ဝိရာဂါန္ပသီ၊ သံ့ရတို့၏ ကင်းရာနိဗ္ဗာန်ကို အဖန်ဖန်ရှုလျက်။ ပသုသီသာမိ၊ ထွက်သက်ကို ဖြစ်စေအံး။ ဗူတိ၊ ဤသို့။ သိက္ခတိ၊ ကျင့်၏။ နိရာဓရန္ပသီ၊ သံ့ရတို့၏ ချုပ်ငြမ်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုလျက်။ အသုသီသာမိ၊ ဝင်သက်ကို ဖြစ်စေအံး။ ဗူတိ၊ ဤသို့။ သိက္ခတိ၊ ကျင့်၏။ နိရာဓရန္ပသီ၊ သံ့ရတို့၏ ချုပ်ငြမ်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုလျက်။ ပသုသီသာမိ၊ ထွက်သက်ကို ဖြစ်စေအံး။ ဗူတိ၊ ဤသို့။ သိက္ခတိ၊ ကျင့်၏။ ပဋိနိသုရှိန္ပသီ၊ စွန့်ရာဟု အဖန်ဖန်ရှုလျက်။ အသုသီသာမိ၊ ဝင်သက်ကို ဖြစ်စေအံး။ ဗူတိ၊ ဤသို့။ သိက္ခတိ၊ ကျင့်၏။ ပဋိနိသုရှိန္ပသီ၊ စွန့်ရာဟု အဖန်ဖန်ရှုလျက်။ ပသုသီသာမိ၊ ထွက်သက်ကို ဖြစ်စေအံး။ ဗူတိ၊ ဤသို့။ သိက္ခတိ၊ ကျင့်၏။ အာန္ဒါ၊ အာန္ဒါဘာ၊ အယံ၊ ဤသည်ကို။ အာနာပါနသုတေသန၊ ဝင်သက်ထွက်သက်ကို အာရုံပြု၍ဖြစ်သော အောက်မေ့ခြင်းသတိဟူ၍။ ဂုဏ်ပိုင်၊ ဆိုအပ်၏။

အာန္ဒါ၊ အာန္ဒါဘာ။ ခေါ်၊ စင်စစ်။ တွဲ၊ သင်သည်။ ဂိရိမာန္တသုတေသန၊ ဂိရိမာ-န္တအမည်ရှိသော။ ဘိက္ခာနော၊ ရဟန်းအား။ ဒသ၊ ဆယ်ပါးကုန်သော။ ဗူမာ သညာ၊ ဤသညာတို့ကို။ သစေ ဘာသေယျာသီ၊ အကယ်၍ဟောငြားအံး။ ငံသတိ၊ ဤသို့ ဟောသည်ရှိသော်။ ခေါ်ပနာ၊ စင်စစ်။ ယေနကာရဏေန၊ အကြောင်အကြောင်းကြောင့်။ ဂိရိမာန္တသုတေသန၊ ဂိရိမာန္တအမည်ရှိသော။ ဘိက္ခာနော၊ ရဟန်းအား။ ဒသ၊ ဆယ်ပါးကုန်သော။ ဗူမာ သညာ၊ ဤသညာတို့ကို။ သုတွာ၊ ကားနာရ၍။ သော အားဗော၊ ထိုအနာသည်။ ဌာနသော၊ တစ်ခကာချင်း။ ပဋိပွဲသုဇ္ဈာယျ၊ ငြမ်းရာ၏။ တော် ဌာနီ၊ ထိုငြမ်းခြင်း၏အကြောင်းသည်။ ဝိဇ္ဇာတိ ဝိဇ္ဇာတိဝေ၊ ရှိသည်သာလျှင်တည်း။ ဗူတိ၊ ဤသို့။ အပေါစ၊ မိန့်တော်မူပြီ။

အထ ခေါ် ထိုမှုနောက်ပြု။ အာယသွား အာနန္ဒာန အာနန္ဒာနသည်။ ဘဂဝတော့၊ မြတ်စွာဘူးရား၏။ သန္တိကော့၊ အထံပြု။ ဒေသ၊ ဆယ်ပါးကုန်သော့၊ ကူမာ သညာ့၊ ဤသညာတို့ကို။ ဥရုံဟောတွာ့၊ သင်ယူပြီး၍။ ယေန၊ အကြောင်အရပ်ပြု။ အာယသွား ဂိရိမာနန္ဒာန အာရှင်ဂိရိမာနန္ဒာနထောင်သည်။ အထွေး၊ ရှိ၏။ တေန၊ ထိုအရှင်ဂိရိမာနန္ဒာနရှိရာအရပ်သို့။ ဥပသက်မို့၊ ကပ်ရောက်လေ၏။ ဥပသက်မိတွာ့၊ ကပ်လေပြီး၍။ အာယသွားတော့ ဂိရိမာနန္ဒာနသု၊ အာရှင်ဂိရိမာနန္ဒာနအား။ ဒေသ၊ ဆယ်ပါးကုန်သော့၊ ကူမာ သညာ့၊ ဤသညာတို့ကို။ အဘာသို့၊ ဟော၏။ အထ ခေါ် ထိုအခါပြု။ အာယသွားတော့ ဂိရိမာနန္ဒာနသု၊ အာရှင်ဂိရိမာနန္ဒာနအား။ ဒေသ၊ ဆယ်ပါးကုန်သော့၊ သညာ့၊ သညာတို့ကို။ သူတွာ့၊ ကြားနာရ၍။ သော အာဗာဓော၊ ထိုအနာသည်။ ဌာနသော့၊ တစ်ခဏာချင်း၊ ပဋိပွဲသုဖို့၊ ပြိုမြို့မြို့၏။ အာယသွား ဂိရိမာနန္ဒာန အာရှင်ဂိရိမာနန္ဒာနသည်။ တမှာ အာဗာဓော။ ထိုအနာမှာ။ ဝုဒ္ဓဟို စ၊ ထလည်း ထ၏။ ပနာ၊ ထိုအပြင်။ အာယသွားတော့ ဂိရိမာနန္ဒာနသု၊ အာရှင်ဂိရိမာနန္ဒာန၏။ သော အာဗာဓော၊ ထိုအနာသည်။ တထာ၊ နောက်ထပ်တစ်ဖန် ပေါ်မလာခြင်းဟူသော အခြင်းအရာအားဖြင့်။ ပဟိုနော စ၊ ပယ်ရှားအပ်ပြီးသည်လည်း။ အဟောသို့၊ ဖြစ်၏။ ကူတို့၊ ဤတွင် အပြီး တည်း။

ဂိရိမာနန္ဒာနသုတေသန ပြီး၏။

အင်္ဂါတ်ပါး၌ မြတ်စွာဘုရားသည် သာဝါးဖြူး၏ အရံ
ဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး)နေတော်မူ၏။ ထိုအခါ အရှင်ဂိရိမာနှုန်း
သည် အနာရောဂါရိ၏၊ ဆင်းခြောင်းသို့ ရောက်၏၊ ပြင်းစွာ မကျွန်းမမာဖြစ်၏။
ထိုအခါ အရှင်အာနနှုန်းသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင်
တစ်ခုသောနေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား— “အရှင်ဘုရား အရှင်
ဂိရိမာနှုန်းသည် အနာရောဂါ ရှိပါ၏၊ ဆင်းခြောင်းသို့ ရောက်နေပါ၏၊ ပြင်းစွာ
မကျွန်းမမာ ဖြစ်နေပါ၏။ အရှင်ဘုရား တောင်းပန်ပါ၏၊ အရှင်ဂိရိမာနှုန်းအထံသို့
သနားသဖြင့် ချဉ်းကပ်တော်မူပါ”ဟု လျှောက်၏။

အာနနှုန်းသော အကယ်၍ သင်သည် ဂိရိမာနှုန်းရဟန်းအား သညာဆယ်မျိုးတို့ကို
ဟောလျှင် သညာဆယ်မျိုးတို့ကို ကြားနာရသည်ရှိသော် ဂိရိမာနှုန်းရဟန်းအား
ထိုအနာရောဂါသည် ခဏချင်း ဖြောက်အကြောင်းသည် ရှိသည်သာတည်း။
အဘယ်ဆယ်မျိုးတို့နည်းဟူမှ— အနိစ္စသညာ၊ အနတ္တသညာ၊ အသုဘသညာ၊
အာဒီနဝနသညာ၊ ပဟာနသညာ၊ ဝိရာဂသညာ၊ နိရောဓသညာ၊ သွားလောက်
အနဘိရတိသညာ၊ သွားသံဃာရေသူ အနိစ္စသညာ၊ ‘သံဃာရအားလုံး၌ အလိုမရှိအပ်
ဟူသော အမှတ်’၊ အာနာပါနသုတိတို့တည်း။

အာနနှုန်းအနိစ္စသညာဟူသည် အဘယ်နည်း။ အာနနှုန်း ဤသာသနာတော်၌
ရဟန်းသည် တော်သို့ ကပ်ရောက်၍သော်လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်
ရောက်၍သော်လည်းကောင်း၊ ဆိတ်ဖြောအရပ်သို့ ကပ်ရောက်၍သော်လည်း
ကောင်း “ရုပ်သည် မမြဲ၊ ဝေဒနာသည် မမြဲ၊ သညာသည် မမြဲ၊ သံဃာရတို့သည်
မမြဲကုန်၊ ဝိသုဘဏ်သည် မမြဲ”ဟု ဆင်ခြင်၏။ ဤသို့လျှင် ဤညပါဒါနက္ခနာ
ငါးပါးတို့၌ အနိစ္စ ‘မမြဲ’ဟု ရှုလေ့ရှိကာ နေ၏။ အာနနှုန်း ဤတရားကို အနိစ္စသညာ
ဟု ဆိုအပ်၏။ (၁)

ဂိရိမာနန္ဒသုတ

အာနန္ဒာ အနတ္ထသည့် အဘယ်နည်း။ အာနန္ဒာ ဤသာသနတော်၌ ရဟန်းသည် တောသို့ ကပ်ရောက်၍ သော်လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်ရောက်၍ သော်လည်းကောင်း ဆိတ်ဖြိမ်ရာအရပ်သို့ ကပ်ရောက်၍ သော်လည်းကောင်း “မျက်စိသည် အတ္ထမဟုတ်၊ အဆင်း ‘ရူပါရု’ တို့သည် အတ္ထမဟုတ်ကုန်၊ နားသည် အတ္ထမဟုတ်၊ အသံ ‘သဒ္ဓါရု’ တို့သည် အတ္ထမဟုတ်ကုန်၊ နှာခေါင်းသည် အတ္ထမဟုတ်၊ အနဲ့ ‘ဂန္ဓာရု’ တို့သည် အတ္ထမဟုတ်ကုန်။ လျှာသည် အတ္ထမဟုတ်၊ အရသာ ‘ရသာရု’ တို့သည် အတ္ထမဟုတ်ကုန်၊ ကိုယ်သည် အတ္ထမဟုတ်၊ အတွေ့ ‘ဖော်ပွာရု’ တို့သည် အတ္ထမဟုတ်ကုန်၊ စိတ်သည် အတ္ထမဟုတ်၊ သဘောတရား ‘ဓမ္မာရု’ တို့သည် အတ္ထမဟုတ်ကုန်”ဟု ဆင်ခြင်၏။ ဤသို့လျှင် ဤအတွင်းအပေတည်ရာ ‘အာယတနာ’ ခြောက်ပါးတို့၌ အစိုးမရ ‘အနတ္ထ’ဟု ရှုလေ့ရှိကာ နေ၏။ အာနန္ဒာ ဤတရားကို အနတ္ထသည့်ဟု ဆိုအပ်၏။ (၂)

အာနန္ဒာ အသုဘသည့် အဘယ်နည်း။ အာနန္ဒာ ဤသာသနတော်၌ ရဟန်းသည် ခြေဖဝါးအပြင်မှ အထက်၌ ဆံပင်ဖျားမှ အောက်၌ အရေအပိုင်းအခြားရှုံးသော အထူးထူးအပြားပြားသော မစင်ကြယ်သောဝတ္ထာဖြင့် ပြည်သော ဤကိုယ်‘ခန္ဓာ’ကိုသာလျှင် ဆင်ခြင်၏။ “ဤကိုယ်‘ခန္ဓာ’၌ ဆံပင်၊ အမွှေးလက်သည်း၊ ခြေသည်း၊ သွား၊ အရေ၊ အသား၊ အကြော၊ အရှုံး၊ ရှိုးတွင်းခြင်ဆီ၊ အညီ့၊ နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ (ညီးနှောက်)၊ သည်းခြား၊ သလိုင်၊ ပြည်၊ သွေး၊ ခွဲး၊ အဆီး၊ မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်တို့သည် ရှိုကြကုန်၏”ဟု ဆင်ခြင်၏။ ဤသို့လျှင် ဤကိုယ်၌ မတင့်တယ် ‘အသုဘ’ဟု ရှုလေ့ရှိကာ နေ၏။ အာနန္ဒာ ဤတရားကို အသုဘသည့်ဟု ဆိုအပ်၏။ (၃)

အာနန္ဒာ အာဒီနဝသည့် အဘယ်နည်း။ အာနန္ဒာ ဤသာသနတော်၌ ရဟန်းသည် တောသို့ ကပ်ရောက်၍ သော်လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်ရောက်၍ သော်လည်းကောင်း၊ ဆိတ်ဖြိမ်ရာအရပ်သို့ ကပ်ရောက်၍ သော်လည်းကောင်း “ဤကိုယ်သည် ဆင်းရဲများ၏၊ အပြစ်များ၏၊ ဤသို့လျှင် ဤကိုယ်၌

ဂိရိမန္ဒၢာတ် မြန်မာပြု

၂၇

အထူးထူးအပြားပြားသော အနာ(ရောဂါ)တို့သည် ဖြစ်ကုန်၏။ ယင်းအနာတို့ဟူ သည်ကား— မျက်စီရောဂါ၊ နားရောဂါ၊ နှာခေါင်းရောဂါ၊ လျှာရောဂါ၊ ကိုယ်၌ဖြစ်သောအနာ၊ ဦးခေါင်း၌ဖြစ်သော အနာ၊ နားရွှေက်နာ၊ ခံတွင်းနာ၊ သွားရောဂါ၊ နှုတ်ခမ်းရောဂါ၊ ချောင်းဆိုးနာ၊ ကုတ်ဟီးနာ၊ ဖွှတ်စအိုနာ၊ ကိုယ်ပူနာ၊ ဖျားနာ၊ ဝမ်း၌ဖြစ်သောရောဂါ၊ မိန်းမောသောအနာ၊ မြင်းသရိုက်နာ၊ လေထိုးနာ၊ ဝမ်းလျှာနာ၊ နှုနာ၊ အိုင်းနာ၊ ညှင်းနာ၊ ခယရှုတ်နာ၊ ဝက်ရူးနာ၊ ပွေးနာ၊ ပဲနာ၊ ယားနာ၊ လက်သည်း ခြေသည်း ခြစ်မိသောအနာ၊ လက်ဖဝါး ခြေဖဝါး၌ ပေါက် သောအနာ၊ ရတ္ထာပိတ်နာ၊ ဆီးချို့နာ၊ ဒူလာလိပ်ခေါင်းနာ၊ ထွေဗြိမြင်းနာ၊ ဘဂန္ဒိုလ်နာ၊ သည်းခြေကြောင့်ဖြစ်သော အနာ၊ သလိပ်ကြောင့်ဖြစ်သော အနာ၊ လေကြောင့်ဖြစ်သောအနာ၊ သည်းခြေ သလိပ် လေပေါင်းစဉ် ဖြစ်သော ‘သန္တိပါတ်’ အနာ၊ ဥတုဖောက်ပြန်ခြင်းကြောင့်ဖြစ်သောအနာ၊ ကူရိယာပုတ် မညီညွတ်မှုကြောင့်ဖြစ်သော အနာ၊ သူတစ်ပါးလုံးလကြောင့်ဖြစ်သောအနာ၊ ကံအကျိုးကြောင့်ဖြစ်သောအနာ၊ အေးခြင်း၊ ပူခြင်း၊ ဆာလောင်ခြင်း၊ မွတ်သိပ်ခြင်း၊ ကျင်ကြီးစွန်းလိုခြင်း၊ ကျင်ငယ်စွန်းလိုခြင်းတို့တည်း”ဟု ဆင်ခြင်၏။ ဤသို့လျှင် ဤကိုယ်၌ အပြစ်ကို ရှုလွှာရှိကာ နေ၏။ အာနန္ဒာ ဤတရားကို အာဒီနဝါသညာဟု ဆိုအပ်၏။ (၄)

အာနန္ဒာ ပဟာနသညာဟူသည် အဘယ်နည်း။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ဖြစ်ပေါ်လာသော ‘ကာမဝိတက်’ကို လက်မခံ၊ စွန့်၏၊ ပယ်ဖျောက်၏၊ ကင်းအောင်ပြု၏၊ နောင်တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏။ ဖြစ်ပေါ်လာသော ‘ဗျာပါဒဝိတက်’ကို လက်မခံ၊ စွန့်၏၊ ပယ်ဖျောက်၏၊ ကင်းအောင်ပြု၏၊ နောင်တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏။ ဖြစ်ပေါ်လာသော ‘ဝိဟီသာဝိတက်’ကို လက်မခံ၊ စွန့်၏၊ ပယ်ဖျောက်၏၊ ကင်းအောင်ပြု၏၊ နောင်တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏။ ဖြစ်တိုင်း ဖြစ်တိုင်းသော ယုတ်ညုံးသော အကုသိုလ်တရားတို့ကို လက်မခံ၊ စွန့်၏၊ ပယ်ဖျောက်၏၊ ကင်းအောင်ပြု၏၊ နောင်တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏။ အာနန္ဒာ ဤတရားကို ပဟာနသညာဟု ဆိုအပ်၏။ (၅)

အာနန္ဒာ ဝိရာဂါသညာဟုသည် အဘယ်နည်း။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် တောသို့ ကပ်ရောက်၍ သော်လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်ရောက်၍ သော်လည်းကောင်း၊ ဆိတ်ဖြိမ်ရာအရပ်သို့ ကပ်ရောက်၍ သော်လည်း ကောင်း “သခ္ပါရအားလုံးဖြိမ်းရာ ဥပမီအားလုံးကို စွန်းရာ တဏ္ဍာကုန်ရာ ရာဂကင်းပြတ်ရာဖြစ်သော ထိနိဗ္ဗာန်သည် ဖြိမ်သက်၏၊ ထိနိဗ္ဗာန်သည် မွန်မြတ်၏”ဟု ဆင်ခြင်၏။ အာနန္ဒာ ဤတရားကို ဝိရာဂါသညာဟု ဆိုအပ်၏။ (၆)

အာနန္ဒာ နိရောဓသည့် အဘယ်နည်း။ အာနန္ဒာ ဤသာသနတော် ပြု ရဟန်းသည် တော့သို့ ကပ်ရောက်၍သော်လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်ရောက်၍သော်လည်းကောင်း၊ ဆိတ်ဖြမ်ရာအရပ်သို့ ကပ်ရောက်၍သော်လည်းကောင်း “သခါရအားလုံးဖြမ်းရာ ဥပမိအားလုံးကို စွဲနှင့်ရာ ချုပ်ရာဖြစ်သော ထိနိဗ္ဗာန်သည် ဖြမ်သက်၏၊ ထိနိဗ္ဗာန်သည် မွန်မြတ်၏”ဟု ဆင်ခြင်၏။ အာနန္ဒာ ဤတရားကို နိရောဓသည့်ဟု ဆိုအပ်၏။ (၃)

အာနန္ဒာ သွားလောက် အနာဂတိသည့် အဘယ်နည်း။ အာနန္ဒာ
ကြုံသာသနာတော်၌ ရဟန်းသည် လောက၌ စိတ်၏တည်ခြင်း အမှားနှင့်လုံးသွေး
ခြင်း ကိန်းခြင်းဟူကုန်သော ဥပါဒီနှင့်ကို စွန်းလျက် မစွဲလမ်းဘဲ နေ၏။ အာနန္ဒာ
ကြုံတရားကို သွားလောက် အနာဂတိသည့်ဟု ဆိုအပ်၏။ (၈)

အာနန္ဒာ သဗ္ဗာသီရေသူ အနိစ္တာသညာဟုသည် အဘယ်နည်း၊ အာနန္ဒာ ကြုံသာသနာတော်၌ ရဟန်းသည် သီရအားလုံးတို့၏ ပြီးငွေ့၏၊ ရှုက်နိုး၏၊ စက်ဆုပ်၏။ အာနန္ဒာ ကြုံတရားကို သဗ္ဗာသီရေသူ အနိစ္တာသညာဟု ဆိုအပ်၏။ (၉)

အာနန္ဒာ အာနာပါနသုတိဟူသည် အဘယ်နည်း။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် တောသို့ ကပ်ရောက်၍ သော်လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်ရောက်၍ သော်လည်းကောင်း၊ ဆိတ်ပြိုမ်ရာအရပ်သို့ ကပ်ရောက်၍ သော်လည်းကောင်း၊ ထက်ဝယ် ဖွဲ့ခွဲ၍ ကိုယ်ကို ဖြောင့်စွာထားပြီးလျှင် (ကမ္မဋ္ဌာန်းသို့) ရေးရှု သတိကိုဖြစ်စေလျက် ထိုင်နေ၏။ ရဟန်းသည် သတိရှိ၍ သာလျှင် ဝင်သက်

ကို ရှုံး၏၊ သတိရှိ၍သာလျှင် ထွက်သက်ကို ထုတ်၏။ ရှည်စွာ ဝင်သက်ရှုံးသော “ရှည်စွာ ဝင်သက်ရှုံး”ဟုသိ၏၊ ရှည်စွာ ထွက်သက်ထုတ်သော “ရှည်စွာ ထွက်သက်ထုတ်၏”ဟု သိ၏။ တိုစွာ ဝင်သက်ရှုံးသော “တိုစွာ ဝင်သက်ရှုံး”ဟု သိ၏။ တိုစွာ ထွက်သက်ထုတ်သော “တိုစွာ ထွက်သက် ထုတ်၏”ဟု သိ၏။ “(ဝင်သက်၏) အစ အလယ် အဆုံး အားလုံးအပေါင်းကို ထင်ရှားစေလျက် ဝင်သက် ရှုံးအဲ”ဟု ကျင့်၏၊ “(ထွက်သက်၏) အစအလယ်အဆုံး အားလုံးအပေါင်းကို ထင်ရှားစေလျက် ထွက်သက်ထုတ်အဲ”ဟု ကျင့်၏။ “ကာယသီရ (ရှိန်ရင်းသောဝင်သက်လေ)ကို ဌီမ်းစေလျက် ဝင်သက်ရှုံးအဲ”ဟု ကျင့်၏။ “ကာယသီရ (ရှိန်ရင်းသော ထွက်သက်လေ)ကို ဌီမ်းစေလျက် ထွက်သက် ထုတ်အဲ”ဟု ကျင့်၏။ “ပိတိကို ထင်ရှားစေလျက် ဝင်သက်ရှုံးအဲ”ဟု ကျင့်၏။ “ပိတိကို ထင်ရှားစေလျက် ထွက်သက် ထုတ်အဲ”ဟု ကျင့်၏။ “သုခကို ထင်ရှားစေလျက် ဝင်သက် ရှုံးအဲ”ဟု ကျင့်၏။ “စိတ္တသီရ (ဝေဒနာ,သညာ)ကို ထင်ရှားစေလျက် ဝင်သက် ရှုံးအဲ”ဟု ကျင့်၏။ “စိတ္တသီရ (ဝေဒနာသညာ)ကို ထင်ရှားစေလျက် ထွက်သက်ထုတ်အဲ”ဟု ကျင့်၏။ (ရှိန်ရင်းသည့် ဝေဒနာ,သညာဟူ၍သော) “စိတ္တသီရကို ဌီမ်းစေလျက် ဝင်သက်ရှုံးအဲ”ဟု ကျင့်၏။ (ရှိန်ရင်းသည့် ဝေဒနာ, သညာဟူ၍သော) “စိတ္တသီရကို ဌီမ်းစေလျက် ထွက်သက်ထုတ်အဲ”ဟု ကျင့်၏။ “စိတိကို ထင်ရှားစေလျက် ဝင်သက် ရှုံးအဲ”ဟု ကျင့်၏။ “စိတိကို ထင်ရှားစေလျက် ထွက်သက် ထုတ်အဲ”ဟု ကျင့်၏။ “စိတိကို အလွန် ဝမ်းမြောက်စေလျက်။ပါ။ စိတိကို ကောင်းစွာ ထားလျက်။ပါ။ စိတိကို လွတ်စေလျက်။ပါ။ အနိစွာဟု ရှုလျက်။ပါ။ ဝိရာဂဟု ရှုလျက်။ပါ။ နိရာဇဟု ရှုလျက်။ပါ။ “စွန်ရာဟု ရှုလျက် ဝင်သက်ရှုံးအဲ”ဟု ကျင့်၏။ “စွန်ရာဟု ရှုလျက် ထွက်သက် ထုတ်အဲ”ဟု ကျင့်၏။ အာန္တာ ကြိုတရားကို အာနာပါနသာတိဟု ဆိုအပ်၏။ (၁၀)

အာန္တာ သင်သည် အကယ်၍ ဂိရိမာန္တရဟန်းအား ဤသညာဆယ်မျိုးတို့ကို ဖောလျှင် ဂိရိမာန္တရဟန်းသည် ဤသညာဆယ်မျိုးတို့ကို ကြားနာရ၍ တစ်ခက္ခင်း ထိုအနာသည် ဌီမ်းအေးရာသော အကြောင်းရှိသည်သာတည်းဟု (မိန့်တော်မူ၏)။

ဂိရိမာန္ဒသုတေ

ထိအခါ အရှင်အာနန္ဒသည် မြတ်စွာဘုရားအထံမှ သညာဆယ်မျိုးတို့ကို
သင်ယူ၍ အရှင်ဂိရိမာန္ဒအထံသို့ ချဉ်းကပ်ပြီးနောက် အရှင်ဂိရိမာန္ဒအား
ကြုံသညာဆယ်မျိုးတို့ကို ဟော၏။ ထိအခါ အရှင်ဂိရိမာန္ဒသည် ဤသညာ
ဆယ်မျိုးတို့ကို ကြားနာရ၍ (သူ၏) ထိအနာသည် တစ်ခဏေချင်း ဖြိမ်းအေးလေ၏။
အရှင်ဂိရိမာန္ဒသည်လည်း ထိအနာမှ ထပြောက်၏။ အရှင်ဂိရိမာန္ဒ၏ ထိအနာ
သည်လည်း အချင်းခပ်သိမ်း ပယ်အပ်ပြီးဖြစ်၏။

ဂိရိမာန္ဒသုတေပြန်မာပြန် ပြီး၏။

မင်းကွန်းတိပိဋကဓရတော်ကြီး၏
မေတ္တာသုတော်တော်လာ မေတ္တာပွားနည်း (၁၁)နည်း
(အားလုံးသံပြိုင်ချုပ်ဆိုရန်)

၁။ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြှုပါစွဲ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ဌီမ်းအေးကြပါစွဲ။

၂။ ကြောက်တတ်၊ မကြောက်တတ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊
ချမ်းသာကိုယ်စိတ်မြှုပါစွဲ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ဌီမ်းအေးကြပါစွဲ။

၃။ မြင်အပ်၊ မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊
ချမ်းသာကိုယ်စိတ်မြှုပါစွဲ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ဌီမ်းအေးကြပါစွဲ။

၄။ ဝေးနေ၊ နီးနေ၊ နှစ်ထွေများစွာ၊ သတ္တဝါ၊
ချမ်းသာကိုယ်စိတ်မြှုပါစွဲ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ဌီမ်းအေးကြပါစွဲ။

၅။ ဘဝဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တဝါ၊
ချမ်းသာကိုယ်စိတ်မြှုပါစွဲ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ဌီမ်းအေးကြပါစွဲ။

၆။ ရှည်-တို့-အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊
ချမ်းသာကိုယ်စိတ်မြှုပါစွဲ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ဌီမ်းအေးကြပါစွဲ။

၈။ ကြီး-cယ်-အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊
ချမ်းသာကိုယ်စိတ်မြှုပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ဌိမ်းအေးကြပါစေ။

၉။ ဆူ-ကြဲ့-အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊
ချမ်းသာကိုယ်စိတ်မြှုပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ဌိမ်းအေးကြပါစေ။

၉။ လူအချင်းချင်း၊ လူညွှန်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

အမျှဝေ

ဤသိပြုရာ မြတ်ပုညကို၊ ကြီးထမြင့်ခေါင်၊ မြင်းမိုးစိုးတောင်းဦး၊
မကကျူးသား၊ ကျေးဇူးအရှင်၊ မွေးမိုင်နှင့်၊ ဖောင်တို့အား ရှင်းပါစေ
အမျှဝေ၏။

မသွေ့နိစ္စ၊ ဤကာယကို၊ စောင့်ထပေတတ်၊ ကိုယ်စောင့်နတ်လည်း
မလပ်စေရေ၊ ပေးဝေင့်၏။

မိတ္တဆွဲ့၊ ဆရာသမား၊ ဘိုးဘွားကစ၊ ယမရာဇာ၊ ဒေဝါယက္ခ၊
ကူနှုန်းဘုမ္မာ၊ အာကာသနတ်၊ အထူးမှတ်၍၊ အမြတ်ပုည၊ ကုသလကို၊
ရှုံးပါစေ၊ အမျှဝေ၏။

သဗ္ဗာသတ္တာ၊ သတ္တဝါဟု၊ နာနာလောက၊ အန္တတွင်၊ မပြတ်စဉ်ကာ၊
သတ္တာဝါသ၊ ဘုံကိုးဝန့်၊ စိုးကျော်းတို့၊ တည်ရှိခန်းပါး၊ ပျားစွာလုံးစုံ၊
ဘုံသုံးဆယ့်တစ်၊ ဖြစ်ဖြစ်သမျှ၊ ဝေနေယျအား၊ အမျှကုသိုလ်၊ ပေးဝေလို၏။
ထိုကုသလ၊ ဤပုညကို၊ အမျှရှုံးသည်ဖြစ်စေသော်။

ဝသုန္တရေ၊ ဤမြေပံ့သု၊ သီလာထုလည်း၊ သက်သေအမှု တည်စေသော်။

ကုသိုလ်- အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လေ့။

သာရ သာရ သာရ

ကုသိုလ်- အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လေ့။

သာရ သာရ သာရ

ကုသိုလ်- အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လေ့။

သာရ သာရ သာရ

ဆုတောင်း ပါဂီနှင့်နိသာယ

ကူး မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု။

ကူး မေ ပုညံ နိဗ္ဗာနသာ ပစ္စယော ဟောတု။

ကူး မေ ပုညံ ဗောဓိဉာဏသာ ပစ္စယော ဟောတု။

ကူး မေ ပုညံ နဝလောကုတ္ထရသာ ဓမ္မသာ ပစ္စယော ဟောတု။

၁။ မေ- ဘုရားတပည့်တော်၏။ ကူးပုညံ၊ ဤယခုပြုလုပ်အပ်သော ကောင်းမှုသည်။ အာသဝက္ခယံ၊ ကာမာသဝ၊ ဘဝါသဝ၊ ဒိုဌာသဝ၊ အဝိဇ္ဇာသဝ တည်းဟူသော အာသဝေါတရားလေးပါးတို့၏ကုန်ရာ နိဗ္ဗာန်ကို။ ဝဟံ-ဝဟန္တာ၊ ရွက်ဆောင်နိုင်သည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

၂။ မေ- ဘုရားတပည့်တော်၏။ ကူးပုညံ၊ ဤယခုပြုလုပ်အပ်သော ကောင်းမှုသည်။ နိဗ္ဗာနသာ၊ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာအမှန် မြတ်နိဗ္ဗာန်၏။ ပစ္စယော၊ မျက်မှာက်ပြနိုင်ပါရန်အကြောင်း အထောက်အပံ့ကောင်းသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

၃။ မေ- ဘုရားတပည့်တော်၏။ ကူးပုညံ၊ ဤယခုပြုလုပ်အပ်သော ကောင်းမှုသည်။ ဗောဓိဉာဏသာ၊ ဗောဓိဉာဏ်တော်မြတ်၏။ ပစ္စယော၊ ရရှိပါ စေကြောင်း အထောက်အပံ့ကောင်းသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

၄။ မေ- ဘုရားတပည့်တော်၏။ ကူးပုညံ၊ ဤယခုပြုလုပ်အပ်သော ကောင်းမှုသည်။ နဝ လောကုတ္ထရသာ ဓမ္မသာ၊ မဂ်လေးတန်၊ ဖို့လ်လေးတန်၊ နိဗ္ဗာန်တည်းဟူသော ကိုးပါးသော လောကုတ္ထရာ တရားတို့အား။ ပစ္စယော၊ ရရှိရန်အကြောင်း အထောက်အပံ့ကောင်းသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

နတ်ပြဟ္မာများအား ပြန်ပိုရန် ဂါထာ

တွောဝတာ စ အမောဟီ၊ သမ္မတ ပုညသမ္မဒီ။
သမ္မ ဒေဝါနဲ့မောဒနဲ့၊ သမ္မသမ္မတို့သီခိုယာ။
ဒါနဲ့ ဒအနဲ့ သဒ္ဓိယ၊ သီလံ ရက္ခနဲ့ သမ္မဒီ။
ဘာဝနာဘိရတာ ဟောနဲ့၊ ဂါးနဲ့ ဒေဝတာ'ဂတာ။

တွောဝတာ၊ ဤမျှကြိုးကုတ် စွမ်းအားထုတ်၍ မယုတ်စေရ ပြုလုပ်ရ^၁
သဖြင့်လည်း၊ အမောဟီ၊ ခံစားဝေဒနာ ပ,ကွယ်သွားအောင် ရွှေတ်ပွားပူဇော် သူ့ပါ
နှစ်မြို့၊ အကျိန်ပိတ္တိသည်။ သမ္မတံ့၊ ယခုအေးမှ နောင်ကျွေးပြ၍ တွေးရှုရည်စုး
ဖြည့်ဆည်းအပ်သော။ ပုညသမ္မဒီ၊ အပေါင်းစုမြှုပ် ကောင်းမှုထုတ်၍ မယုတ်
မယွင်းပြည့်စုံခြင်းကို။ သမ္မ၊ ရိုန်ပါတောက်လင်းနောက်ပါသင်းတို့နှင့် ခပင်းဥသုံး
အလုံးစုံကုန်သော။ ဒေဝါ၊ စကြာဝြာသောင်းတို့က် ပေါင်းတစ်စိုက်မှ ရောက်ဆိုက်
လာပြား နတ်ပြဟ္မာအများတို့သည်။ အနဲ့မောဒနဲ့၊ ကြည်လင်မနော ဘဝင်ရော
ဖြင့် လျင်ဆောဝမ်းမြောက်ကြပါစေကုန်သတည်း။

သမ္မသမ္မတို့ သီခိုယာ၊ လူ နတ် နိုဗ္ဗာန် အကျိုးမှန်ကို မျိုးခံနှီးရင်း
ပြီးစီးခြင်းကြား၊ သဒ္ဓိယ၊ ကံကြာ့အကျိုး မထောင့်ညိုးဟု ဖြောင့်ရှိုးစွဲကပ် အမြဲ
မှတ်သဖြင့်။ ဒါနဲ့၊ နည်းသည်များသည် ခြားမရည်ဘဲ ရွှေ့ကြည်မြတ်နိုး ဒါနမျိုး
တို့ကို။ ဒအနဲ့၊ သူတော်ရဟန်း ရည်မျှော်မှန်း၍ လှူဒါန်းတော်မှုနိုင်ကြပါစေကုန်
သတည်း။ သီလံ၊ ပဋ္ဌာ အဋ္ဌ ဒသဂံ့ဟု ကိုယ်မှုမချွတ် ကျင့်ခါးဝတ်ကို။ သမ္မဒီ။
နှစ်၊ လ၊ တွောက်မှတ် ရက်မပြတ်အောင်။ ရက္ခနဲ့၊ မကျားမပြောက် အမှားမရောက်
အောင် စောင့်ရောက်ထိန်းသိမ်းနိုင်ကြပါစေကုန်သတည်း။ ဘာဝနာဘိရတာ၊
သမထ ဝိပသာနာ ချက်နှစ်ဖြာကို ဆက်ကာနေ့ညာ မွေ့လျှော်ကြကုန်သည်။
ဟောနဲ့၊ ဖြစ်ကြပါစေကုန်သတည်း။ အာဂတာ၊ အများညီညာ တရားနာဟု
ထားကာစွဲစိတ် ခဲအကျိုးတို့နှင့် တွဲမိတ်စုဆုံး ရောက်လာကြကုန်သော။ ဒေဝတာ၊

ဂိရိမာန္ဒသုတေ

အကြောင်းဆက်ကာ သောင်းစကြာက ရောက်လာကြသောင်း နတ်ပြဟ္မာ
အပေါင်းတို့သည်။ ဂျှော်။ ဂိရိမာန္ဒသုတေတော်ရွတ်ပဲ ပြီးကုန်စဲမို့ နေမြေရပ်ဘုံ
ပြန်တော်မူကြပါကုန်လေ့။

ထုတ်ဝေပြီးသောမာအုပ်များ

စဉ်	စာအုပ်အမည်	ထုတ်ဝေသည်ရက်	တန်ဖိုး
၁။	ညပါတသန္တဝတ်ရွတ်စဉ် (ရ"×၁၁")ဆိုဒ်	၂၀၂၃	၃၆၀ဘီ/-
၂။	ညပါတသန္တဝတ်ရွတ်စဉ် (၉"×၈")ဆိုဒ်	၂၀၂၃	၂၁၀ဘီ/-
၃။	အနေကာတင်ပါ၌ (ပါ၌-မြန်မာပြန်) (ရ"×၁၁")ဆိုဒ်	၂၀၂၄	၁၄၀ဘီ/-
၄။	ဘုရားရှိခိုးနှင့် အန္တရာယ်ကင်းဂါထာများ (ရ"×၁၁")ဆိုဒ်	၂၀၂၄	၂၆၀ဘီ/-
၅။	ဘုရားရှိခိုးနှင့် အန္တရာယ်ကင်းဂါထာများ (၉"×၈")ဆိုဒ်	၂၀၂၄	၁၈၀ဘီ/-
၆။	ဘုရားရှိခိုးနှင့် အန္တရာယ်ကင်းဂါထာများ (၄"×၆")ဆိုဒ်	၂၀၂၄	၁၇၀ဘီ/-
၇။	ဂိရိမာန္နာသုတ် (ပါ၌-နိသာယ-မြန်မာပြန်) (ရ"×၁၁")ဆိုဒ်	၂၀၂၄	၂၀၀ဘီ/-
၈။	ဂိရိမာန္နာသုတ် (ပါ၌-နိသာယ-မြန်မာပြန်) (၉"×၈")ဆိုဒ်	၂၀၂၄	၁၆၀ဘီ/-
၉။	ဂိရိမာန္နာသုတ် (ပါ၌-နိသာယ-မြန်မာပြန်) (၄"×၆")ဆိုဒ်	၂၀၂၄	၁၃၀ဘီ/-
၁၀။	ဗောဓားသုတ်နှင့်အသက်ရှည်နည်းအကြောင်းတရားများ (ရ"×၁၁")ဆိုဒ်	၂၀၂၄	၁၇၀ဘီ/-
၁၁။	ဗောဓားသုတ်နှင့်အသက်ရှည်နည်းအကြောင်းတရားများ (၄"×၆")ဆိုဒ်	၂၀၂၄	၁၀၀ဘီ/-
၁၂။	သစ္ာပြု မဟာဝေဒ္ဓမဏ္ဍာနှင့် ရူးဝေဒ္ဓမဏ္ဍာနှင့် (ရ"×၁၁")ဆိုဒ်	၂၀၂၄	၁၇၀ဘီ/-
၁၃။	အံဘွယ်ရှစ်ဖြာသာသနာနှင့် မြတ်ဗုဒ္ဓဇာတ်အသနာတော် (ရ"×၁၁")ဆိုဒ်	၂၀၂၄	၁၅၀ဘီ/-
၁၄။	ပကိုလ္လာက နှမက္ခာရ အစိန္တယျာုဘုရားရှိခိုးကြီး (ရ"×၁၁")ဆိုဒ်	၂၀၂၄	၂၁၀ဘီ/-
၁၅။	မဂ်လသုတ် (ပါ၌-မြန်မာပြန်) (ရ"×၁၁")ဆိုဒ်	၂၀၂၄	၁၅၀ဘီ/-
၁၆။	ရတနသုတ်(ပါ၌-မြန်မာပြန်-နိသာယ) (ရ"×၁၁")ဆိုဒ်	၂၀၂၄	၂၁၀ဘီ/-
၁၇။	မေတ္တသုတ် (ပါ၌-မြန်မာပြန်) (ရ"×၁၁")ဆိုဒ်	၂၀၂၄	၁၆၀ဘီ/-
၁၈။	မေတ္တသုတ် (ပါ၌-မြန်မာပြန်) (၉"×၈")ဆိုဒ်	၂၀၂၄	၁၅၀ဘီ/-
၁၉။	မေတ္တသုတ် (ပါ၌-မြန်မာပြန်) (၄"×၆")ဆိုဒ်	၂၀၂၄	၈၀ဘီ/-
၂၀။	ခန္ဓသုတ် (ပါ၌-မြန်မာပြန်) (ရ"×၁၁")ဆိုဒ်	၂၀၂၄	၁၄၀ဘီ/-
၂၁။	မောရသုတ် (ပါ၌-မြန်မာပြန်) (ရ"×၁၁")ဆိုဒ်	၂၀၂၄	၁၅၀ဘီ/-
၂၂။	ဝန္တသုတ် (ပါ၌-မြန်မာပြန်) (ရ"×၁၁")ဆိုဒ်	၂၀၂၄	၁၄၀ဘီ/-
၂၃။	ခဇ္ဂသုတ် (ပါ၌-မြန်မာပြန်) (ရ"×၁၁")ဆိုဒ်	၂၀၂၄	၁၆၀ဘီ/-
၂၄။	အာဇာနာဇိယသုတ်(ပါ၌-မြန်မာပြန်) (ရ"×၁၁")ဆိုဒ်	၂၀၂၄	၁၇၀ဘီ/-

စဉ်

စာအုပ်အမည်

ထုတ်ဝေသည့်ခုနှစ်

တန်ဖိုး

၂၅။	အကိုလိမာလသုတေ (ပါဏ္ဍာ-မြန်မာပြန်) (ရ"×ဘ"ဆိုဒ်)	၂၀၂၄	၁၄၀၈/-
၂၆။	ဟော့ချုပ်သုတေ (ပါဏ္ဍာ-မြန်မာပြန်) (ရ"×ဘ"ဆိုဒ်)	၂၀၂၄	၁၄၀၈/-
၂၇။	ဟော့ချုပ်သုတေ (ပါဏ္ဍာ-မြန်မာပြန်) (င"×မ"ဆိုဒ်)	၂၀၂၄	၈၀၈/-
၂၈။	ပုံဗွဲသုတေ (ပါဏ္ဍာ-မြန်မာပြန်) (ရ"×ဘ"ဆိုဒ်)	၂၀၂၄	၁၄၀၈/-
၂၉။	ပရိတ်ကြီး (ဘ)သုတေ (ပါဏ္ဍာ-မြန်မာပြန်) (ရ"×ဘ"ဆိုဒ်)	၂၀၂၄	၃၁၀၈/-
၃၀။	ပရိတ်ကြီး (ဘ)သုတေ (ပါဏ္ဍာ-မြန်မာပြန်) (၉"×ရ"ဆိုဒ်)	၂၀၂၄	၁၉၀၈/-
၃၁။	မဟာသမယသုတေဝတ်ရွတ်စဉ် (ပါဏ္ဍာ-မြန်မာပြန်) (ရ"×ဘ"ဆိုဒ်)	၂၀၂၄	၃၁၀၈/-
၃၂။	အဘယသုတေ (ပါဏ္ဍာ-မြန်မာပြန်) (ရ"×ဘ"ဆိုဒ်)	၂၀၂၄	၁၈၀၈/-
၃၃။	အဘယသုတေ (ပါဏ္ဍာ-မြန်မာပြန်) (၉"×ရ"ဆိုဒ်)	၂၀၂၄	၁၆၀၈/-
၃၄။	အဘယသုတေ (ပါဏ္ဍာ-မြန်မာပြန်) (င"×မ"ဆိုဒ်)	၂၀၂၄	၁၃၀၈/-
၃၅။	သာမည့်ဖလသုတေ (ပါဏ္ဍာ-မြန်မာပြန်) (ရ"×ဘ"ဆိုဒ်)	၂၀၂၄	၃၉၀၈/-
၃၆။	နတ်ချုပ်သုတေနှင့် (ပါဏ္ဍာ-မြန်မာပြန်) (ရ"×ဘ"ဆိုဒ်)	၂၀၂၄	၄၃၀၈/-
၃၇။	ပါးရုံမင်းပရိတ်တော် (ပါဏ္ဍာ-မြန်မာပြန်)နှင့် မိုးကမ္မပါစာတမ်း (ရ"×ဘ"ဆိုဒ်)	၂၀၂၄	၂၅၀၈/-
၃၈။	ခင်ပွန်းကြီး (၁၀)ပါးကန်တော့နည်းနှင့် ခင်ပွန်းကြီး (၁၀)ပါးအမိုးပုံ့ပုံ့ယ် (ရ"×ဘ"ဆိုဒ်)	၂၀၂၄	၁၉၀၈/-
၃၉။	အာဇာဝကသုတေ (ပါဏ္ဍာ-မြန်မာပြန်) (ရ"×ဘ"ဆိုဒ်)	၂၀၂၄	၁၆၀၈/-
၄၀။	ဓမ္မစက္ကပွဲဝတ္ထနသုတေ (ပါဏ္ဍာ-မြန်မာပြန်) (ရ"×ဘ"ဆိုဒ်)	၂၀၂၄	၁၉၀၈/-
၄၁။	အနတ္ထလက္ခဏသုတေ (ပါဏ္ဍာ-မြန်မာပြန်) (ရ"×ဘ"ဆိုဒ်)	၂၀၂၄	၁၈၀၈/-
၄၂။	သောတာနှင့်တသုတေ (ပါဏ္ဍာ-မြန်မာပြန်) (ရ"×ဘ"ဆိုဒ်)	၂၀၂၄	၁၈၀၈/-
၄၃။	နမက္ခာရဘူရားရှိခိုး (ပါဏ္ဍာ-နိသာယ) (ရ"×ဘ"ဆိုဒ်)	၂၀၂၄	၃၂၀၈/-
၄၄။	ယသောဓရာထောရိရေးနောက်ဆုံးကန်တော့ခြင်း ဝန္တနာဂါထာတော်များ (ပါဏ္ဍာ-မြန်မာပြန်) (ရ"×ဘ"ဆိုဒ်)	၂၀၂၄	၃၀၀၈/-
၄၅။	ကာလာမသုတေ (ပါဏ္ဍာ-မြန်မာပြန်) (ရ"×ဘ"ဆိုဒ်)	၂၀၂၄	၂၈၀၈/-
၄၆။	ဆန္ဒသမာဓိသုတေ (ပါဏ္ဍာ-မြန်မာပြန်) (ရ"×ဘ"ဆိုဒ်)	၂၀၂၄	၂၃၀၈/-
၄၇။	အရှင်မဟာဗုဒ္ဓယောသ၏ ဘဝနှင့်ဓမ္မ (ရ"×ဘ"ဆိုဒ်)	၂၀၂၄	၂၀၀၈/-

ထုတ်ဝေပြီးသောစာအုပ်များ၏ အကြောင်းအရာအကျဉ်းချုပ်

ညွှန်ပြန်သိန္တဝါယာ

ညွှန်ပြန်သိန္တဝါယာတော်သည် ရဟန်ဘဏ္ဍာရှင်မြတ် အရှင်မဟာသီလဝံသနှင့် ရေးရေးဆရာတော်ဘုရားကြီးများ စီရင်ခဲ့သောသုတ်တော်ဖြစ်ပါသည်။ ပွင့်တော်မူပြီး၊ ပွင့်တော်မူလတ္ထားဖြစ်သော ဘုရားရှင်များနှင့် ရဟန်ဘဏ္ဍာရှင်မြတ်ကြီးများ၏ ဂုဏ်တော်တို့ကို ဂါထာပေါင်း (၂၇၁)ဂါထာတို့ဖြင့် ဖော်ကျူးပူဇော်ထားသည့် ထိုသုတ်တော်ကို တိုင်းနိုင်ငံ တွင် ကပ်သုံးပါး ထူးပြောသည့်အခါ ဂြိုဟ်စီးဂြိုဟ်နှင်း မကောင်းသည့်အခါနှင့် ဘေးအန္တရာယ်ကျရောက်ရန် အတိတ်ဆိုး နိမ့်တ်ဆိုးတို့ ပေါ်ပေါက်သည့်အခါများတွင် မြို့ရွှေ တိုင်း ရွှေတ်ပွားခြင်းအားဖြင့် ဘေးညာပဒ်အန္တရာယ်မှ လွှတ်ပြောက်ပြုမှုများ အောင်ဆုံးဖြစ်ပါသည်။

အနေကောတ်ပိုင်

အနေကောတ်ပိုင်သည် မြတ်စွာဘုရားရှင် ဘုရားအဖြစ်သို့ ရောက်တော်မူသည့် အခါ ဘဝါဘဝက တောင့်တဲ့သောဆန္ဒ ပြည့်မြောက်တော်မူသဖြင့် ဝမ်းသာပီတီ စိတ်နှုလုံးဖြင့် ကျူးရင့်တော်မူခဲ့သော ဂါထာစကားတော်များ ဖြစ်ပါသည်။ ရွှေတ်ဆိုးရှိခိုးပူဇော်ခြင်းအားဖြင့် ကျက်သရေ မရှုံးလာအဖြာဖြာ တိုးတက်ခြင်း၊ အန္တရာယ်ကင်းခြင်း လိုအင်ဆန္ဒပြည့်ဝခြင်းစသော အကျိုးတရားများကို ရရှိနိုင်ပါသည်။

ဘုရားရှိခိုးနှင့် အန္တရာယ်ကင်းဂါထာများ

ဘုရားရှိခိုးနှင့်အန္တရာယ်ကင်းဂါထာများသည် ရွှေတ်ဖတ်ပူဇော်သူတို့ အသက် အန္တရာယ်ကင်းစေရန် အခက်အခဲ အကျပ်အတည်းမှ လွှတ်ပြောက်စေရန်နှင့် အောင်မြင်မှ များရရှိစေရန် မြတ်စွာဘုရားရှင်၏ ဂုဏ်တော်၊ ဒေသနာတော်တို့ကို ထုတ်ဖော်ချုံ ရှိခိုးပူဇော်ထားသော ဂါထာများဖြစ်ပါသည်။ ထိုပြင် သဒ္ဓိစိတ်ဖြစ်ပေါ်ပါက ချက်ချင်း ကုသိုလ်ပြုသင့်ကြောင်းကို ဘုရားရှင်ကိုယ်တိုင် တိုက်တွန်းတော်မူခဲ့သောဂါထာနှင့် မိမိနေထိုင်ရာကို လုပ်ခြုံစေရန် ရေးအစဉ်အလာအရ စည်းချေည်း (၃)မျိုးဖြင့် စည်းချေပုံ ကိုလည်း ဖော်ပြထားပါသည်။

ဂိရိမာနန္ဒသုတ်

ဂိရိမာနန္ဒသုတ်သည် ကျွန်းမာရေးမကောင်းသော အရှင်ဂိရိမာနန္ဒမထောင်ကို ရည်ရွယ်၍ မြတ်စွာဘုရားရှင်က အရှင်အာနန္ဒအား ဟောကြားတော်မူသော သုတ္ထန် ဖြစ်ပါသည်။ ထိုသုတ္ထန်တွင် “သညာဆယ်ပါး ရွှေ့ပွားပုံ”ကို ဟောကြားထားရာ အရှင်

အာန္တဘက အရှင်ဂိရိမာန္တမထောင်ကို ပြန်လည်ဟောကြား၍ ရှိဖွံ့ဖြိုးစေသဖြင့် ကျွန်းမာရေး ပြန်လည်ကောင်းမွန်လာခဲ့ပါသည်။ သို့ဖြစ်၍ ဂိရိမာန္တသုတေသနကို ရွတ်ပွားပူဇော်ခြင်းဖြင့် ကျွန်းမာခြင်း၊ အနာရောဂါကင်းခြင်းစသော အကျိုးတရားများကို ရရှိနိုင်ပါသည်။

ဟောဗျားသုတေသန အသက်ရှည်နည်းအကြောင်းတရားများ

ဟောဗျားသုတေသန အသက်ရှည်နည်းအကြောင်းတရားများတွင် ဟောဗျားသုတေသန အရှင်မဟာမောဂလွှာနှင့်အရှင်မဟာကသုပတ္တာ မကျွန်းမာချိန်တွင် ပြန်လည်ကျွန်းမာ စေရန် ဘုရားရှင်က ဟောကြားတော်မူခဲ့သော သုတေသနတော်ဖြစ်ပါသည်။ ဘုရားရှင်ကိုယ်တိုင် ကျွန်းမာရေး မကောင်းချိန်တွင်လည်း အရှင်စုန္တအား ထို့ဟောဗျားသုတေသနကို ရွတ်ဖတ်စေရာ ရောဂါပျောက်ကင်း၍ ကျွန်းမာတော်မူခဲ့ပါသည်။ ထို့ပြင် အသက်ရှည်ခြင်း၏ အကြောင်း တရားများဖြစ်သော ကောင်းမှုကုသိုလ်များကိုလည်း အတုယူ ပြုလုပ်နိုင်စေရန် ဖော်ပြ ထားပါသည်။

သစ္စာပြုမဟာဝေဒဗ္ဗာမန္တနှင့် စူးပြုမဟာဝေဒဗ္ဗာမန္တနှင့်

သစ္စာပြုမဟာဝေဒဗ္ဗာမန္တနှင့်စူးပြုမဟာဝေဒဗ္ဗာမန္တနှင့် ပိဋကတ်တော်ထဲမှ ရတနာ သုံးပါး၏ ဂုဏ်တော်အဆီအနှစ်များကို ထုတ်နှုတ်ပူဇော်ထားသော သစ္စာပြု မန္တန္တန္တတော်များ ဖြစ်ပါသည်။ စီးပွားဥစ္စာ တိုးတက်စေသော မန္တန္တတော်ကြီးဖြစ်ကြောင်း သိရှိသူများပါသည်။ ဓနသိဒ္ဓနက္ခတ်နှင့် ကိုက်ညီစွာ ရွတ်ဖတ်ပူဇော်ပါက ပိုမိုအကျိုးသက်ရောက်နိုင်သည်ဖြစ်၍ ဓနသိဒ္ဓနက္ခတ်ပေါ် မွန်းတည့်မျဉ်းဖြတ်ယေားကိုပါ ထည့်သွင်းစီစဉ်ထားပါသည်။

အံ့သွယ်ရှစ်ဖြာသာသနနှင့် မြတ်ပုဒ္ဓ၏သွေးခြားခြင်းအတော်

အံ့သွယ်ရှစ်ဖြာသာသနနှင့်မြတ်ပုဒ္ဓ၏သွေးခြားခြင်းအတော်သည် ဆင့်သက်ပါယနာ တင်တော်မူခဲ့သည့် မဟာပါသာကာလိုဏ်ဂူသိမ်တော်ကြီးအတွင်း မှတ်တမ်းတင်ထား သော သာသနတော်၏ အံ့သွယ်ဂုဏ်ရည်ရှစ်ပါးနှင့် မြတ်ပုဒ္ဓ၏ သွေးခြားခြင်းအတော်

ထုတ်ဝေပြီးသောစာအုပ်များ၏ အကြောင်းအရာအကျဉ်းချုပ် ၄၃

ကို သမိုင်းအမွှအဖြစ် ဖတ်ရှုလိုက်နာကျင့်သုံးသူတို့ ကုသိုလ်တရားများ တိုးပွားစေနိုင်ရန် ထုတ်ဝေပူဇော်ထားပါသည်။

ပကိုဏ္ဍာက နမက္ခာရ အစီအစဉ်ပြုသုံးကြီး

ပကိုဏ္ဍာက နမက္ခာရ အစီအစဉ်ပြုသုံးကြီးသည် ကျိုးသဲလေးထပ်ဆရာတော် ဘုရားကြီးကိုယ်တိုင် မြတ်စွာဘုရားရှင်၏ ဂုဏ်တော်အပေါင်းကို စုစည်းရေးသား ပူဇော် တော်မူထားသည့် ဘုရားရှိခိုးကြီးဖြစ်ပါသည်။ ရွတ်ဆိုပူဇော်ရှိခိုးသူတို့ ဘုန်းကံကြီးမား ခြင်း၊ ကျက်သရေမှတ်လာ တိုးပွားခြင်းနှင့် ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်စုံခြင်းစသော အကျိုးတရားများကို ရရှိစေနိုင်ပါသည်။

မဂ်လသုတ်

မဂ်လသုတ်သည် လူနတ်တို့အကြား (၁၂)နှစ်တိုင်တိုင် အငြင်းပွားခဲ့ရသော မဂ်လာ တရားအစစ်အမှန်ကို ဘုရားရှင်က ဖြေရှင်းဟောကြားထားသော သုတ်တော်ဖြစ်ပါသည်။ မဂ်လသုတ်တွင် ရှောင်ကြည်ရေးမဂ်လာ၊ လိုက်နာကျင့်သုံးရေးမဂ်လာစသည့် မဂ်လာ တရား (၃၈)ပါးကို ဟောကြားတော်မူထားရာ ရွတ်ဆိုပူဇော်လိုက်နာကျင့်သုံးသူတို့ ကျက်သရေမှတ်လာတိုးပွားခြင်း၊ အောင်မြင်ခြင်းမှသည် နိုဗ္ဗာန်တိုင်အောင်သော အကျိုးတရားများကို ရရှိနိုင်ပါသည်။

ရတနသုတ်

ရတနသုတ်သည် ကပ်သုံးပါးကျရောက်၍ ဒုက္ခရောက်နေသော ဝေသာလီပြည်ကြီး အန္တရာယ်ကင်း၍ ချမ်းသာစေရန် မြတ်စွာဘုရားရှင်က အရှင်အာနန္ဒမထောက်အား မြို့တွင်း လုညွှာလည်ကာ ရွတ်ဆိုပူဇော်စေခဲ့သော သုတ်တော်ဖြစ်ပါသည်။ ရတနသုတ်တော်၏ အစွမ်းဖြင့် ဝေသာလီပြည်ကြီး ကပ်သုံးပါး ကင်းပျောက်ကာ ချမ်းသာသက္ကာသုံး ရွတ်ဆိုပူဇော်သူတို့လည်း ကပ်ကြီးသုံးပါးမှ ကျော်လွှန်နိုင်ခြင်း၊ ချမ်းသာကြီးခြင်းစသော အကျိုးများ ကို ရရှိနိုင်ပါသည်။

မေတ္တသုတေ

မေတ္တသုတေသည် ပရလောကသား နာနာဘာဝတို့၏ ခြောက်လှန့်နောင့်ယျက်မှု ကြောင့် တရားအားမထုတ်နိုင်ကြသော ရဟန်းတော်ဝါးရာကို ပရလောကသားတို့၏ ချုစ်ခင်စောင့်ရောက်မှုဖြင့် တရားအားထုတ်နိုင်စေရန် ဟောကြားသင်ပြပေးတော်မူခဲ့သော သုတေတော်ဖြစ်ပါသည်။ မေတ္တသုတေကို ရွတ်ဆိုပွားများခြင်းဖြင့် လူနတ်များ ချုစ်ခင် စောင့်ရောက်ခြင်း၊ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝခြင်းစသော အကျိုးများကို ရရှိစေနိုင်ပါသည်။

ခန္ဓသုတေ

ခန္ဓသုတေသည် မြွှေ့ကိုက်ခံရသည့် ရဟန်းတစ်ပါးကို အကြောင်းပြု၍ အခြားရဟန်းများ မြွှေ့အန္တရာယ်ကင်းစေရန် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော သုတေတော် ဖြစ်ပါသည်။ ဘုရားရှိခိုးခြင်းနှင့် မြွှေ့မင်းလေးမျိုးကို မေတ္တာပို့ထားသော သုတေဖြစ်၍ ရွတ်ဆိုပူးဖော်သူတို့ မြွှေ့အန္တရာယ်အပြင် အခြားအဆိပ်ရှိသော သတ္တဝါများ၏ ဘေးရန် ပြခြင်းမှလည်း ကင်းဝေးစေနိုင်ပါသည်။

မောရသုတေ

မောရသုတေသည် ဘုရားလောင်းဥဒေဇဵယ်းမင်းဘဝက ရွတ်ဆိုပူးဖော်ခဲ့သည့် ပြဟ္မာမဏ္ဍာန် ကို ပြန်လည်ဟောကြားထားသော သုတေတော်ဖြစ်ပါသည်။ ရွတ်ဆိုပူးဖော်ရှိခိုးသူတို့ ဘုရားလောင်း ဥဒေဇဵယ်းမင်းကဲ့သို့ အချုပ်အနောင် မခံရခြင်း၊ အကျိုးအတည်းကို ကျော်လွှားနိုင်ခြင်းစသော အကျိုးများကို ရရှိစေနိုင်ပါသည်။

ဝဋ္ဌသုတေ

ဝဋ္ဌသုတေသည် ဘုရားလောင်း ငံးမင်းဘဝက မီးဘေးအန္တရာယ်နှင့် ကြံ့သဖြင့် သစ္စာပြုခဲ့သော သုတေတော်ဖြစ်ပါသည်။ ထိုသို့ သစ္စာပြုခြင်းကြောင့် ဘုရားလောင်းငံးမင်း မီးဘေးအန္တရာယ်မှ ကင်းဝေးသက္ကာ့သို့ ရွတ်ဆိုပူးဖော်သူတို့လည်း မီးဘေးအန္တရာယ်မှ ကင်းဝေးခြင်း၊ လူမှုဒုက္ခ သောကအပူမီးများမှ ကင်းလွှာ်ခြင်းစသော အကျိုးတရားများ ရရှိစေနိုင်ပါသည်။

ထုတ်ဝေပြီးသောစာအုပ်များ၏ အကြောင်းအရာအကျဉ်းချုပ် ၄၅

ဓမ္မဘဏ်

ဓမ္မဘဏ်သည် တောတောင်များအတွင်း၌ သီတင်းသုံးနေထိုင်ကြသော ရဟန်းတော်များ ထိတ်လန့်ကြောက်ရှုံးမှု ကင်းစေရန် မြတ်စွာဘုရားရှင် ဟောကြားတော်မူထားသော သုတ်တော်ဖြစ်ပါသည်။ ရွတ်ဆိုပူဇော်ခြင်းအားဖြင့် ကြောက်ရှုံးမှုကင်းခြင်း၊ ဘေးအန္တရာယ်မှု ကာကွယ်စောင့်ရှောက်ခြင်းစသော အကျိုးများကို ရရှိစေနိုင်ပါသည်။

အာဇာနာဋီယသုတ်

အာဇာနာဋီယသုတ်သည် ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်များကို နတ်၊ ဘီလူးစသည် ကမ်းကြော်သောပုဂ္ဂိုလ်တို့က မနိုပ်စက်နိုင်စေရန် နတ်မင်းကြီးလေးပါးက လျှောက်ထားသဖြင့် မြတ်စွာဘုရားရှင်က ဟောကြားတော်မူသော သုတ်တော်ဖြစ်ပါသည်။ ရွတ်ဆိုပူဇော်ခြင်းအားဖြင့် နတ်များ စောင့်ရှောက်ခြင်း၊ ဘီလူးစသည် မကောင်းဆိုးပါးများ မနောင့်ယှဉ်နိုင်ခြင်းစသော အကျိုးတရားများကို ရရှိစေနိုင်ပါသည်။

အဂုလိမာလသုတ်

အဂုလိမာလသုတ်သည် မီးမဖွားနိုင်သော အမျိုးသမီးငယ်ကို သနားသောကြောင့် အရှင်အဂုလိမာလက မြတ်စွာဘုရားရှင်အား လျှောက်ထားရာ မြတ်စွာဘုရားရှင်က သစ္စာဆို၍ စောင့်ရှောက်ရန် မိန့်ကြားတော်မူခဲ့သဖြင့် သစ္စာဆိုထားသော သုတ်တော်ဖြစ်ပါသည်။ ရွတ်ဆိုပူဇော်ခြင်း၊ နာယူခြင်းအားဖြင့် အလွယ်တကူ သားသမီးရတနာများကို ဖွားမြင်နိုင်ခြင်း၊ အကျပ်အတည်း အခက်အခဲကို ကျိုလွှားနိုင်ခြင်းစသော အကျိုးတရားများကို ရရှိစေနိုင်ပါသည်။

ဟောန္တာရိသုတ်

ဟောန္တာရိသုတ်သည် အရှင်မဟာမောဂါလာနှင့်အရှင်မဟာကသုပတ္တာ မကျန်းမာခိုန်တွင် ပြန်လည်ကျန်းမာစေရန် ဘုရားရှင်က ဟောကြားတော်မူခဲ့သော သုတ်တော်ဖြစ်ပါသည်။ ဘုရားရှင်ကိုယ်တိုင် ကျန်းမာရေး မကောင်းချိန်တွင်လည်း အရှင်စုန္တအားထိုဟောန္တာရိကို ရွတ်ဖတ်စေရာ ရောဂါပျောက်ကင်း၍ ကျန်းမာတော်မူခဲ့ပါသည်။

သိုဖြစ်၍ ရွတ်ဆိုပူဇော်ပွားများသူတို့ ကျွန်းမာခြင်း၊ အနာရောဂါကို ကျော်လွှားနိုင်ခြင်း စသော အကျိုးတရားများကို ရရှိစေနိုင်ပါသည်။

ပုံဗ္ဗာသုတေ

ပုံဗ္ဗာသုတေသည် မကောင်းသော အတိတ်ဆိုး၊ နိမိတ်ဆိုးများမှ ကင်းဝေးစေရန် မြတ်ဗုဒ္ဓ၏ တရားတော်များမှ ထုတ်နှုတ်၍ ရွှေးဆရာတော်များ စီရင်ထား သော သုတ်တော်ဖြစ်ပါသည်။ ရွတ်ဆိုပူဇော်ခြင်းအားဖြင့် ကျက်သရေမဂ်လာတိုးပွားခြင်း၊ အတိတ်ဆိုး၊ နိမိတ်ဆိုးများကို ကျော်လွှားနိုင်ခြင်းစသော အကျိုးများကို ရရှိစေနိုင်ပါ သည်။

ပရိတ်ကြီး(၁၁)သုတေ

ပရိတ်ကြီး(၁၁)သုတ်သည် မြတ်ဗုဒ္ဓ၏လက်ထက်တော်မှသည် ပုဂံ,ပင်းယ,အင်းဝ, ကုန်းသောင်ခေတ်အဆက်ဆက် အခုံအတားအဖြစ် ရွတ်ဆိုပူဇော်ခဲ့ကြသော ပရိတ်တော် များ ဖြစ်ပါသည်။ ပရိတ်တော်အမျိုးအစား စုံလင်သကဲ့သို့ အကျိုးတရားလည်း စုံလင်လှပါ သည်။ ဘုန်းတော်ကြီးကျောင်းတွင်လည်း ခေတ်အဆက်ဆက် အလေးအနက်ထားကာ သင်ကြားရွတ်ဆိုပူဇော်သော ပရိတ်တော်များဖြစ်၍ ရွတ်ဆိုပူဇော်ပွားများသူတို့ တန်ဖိုး မဖြတ်နိုင်သော ကောင်းကျိုးအမျိုးမျိုးကို ရရှိစေနိုင်ပါသည်။

မဟာသမယသုတ်ဝတ်ရွတ်စဉ်

မဟာသမယသုတ်တော်ကို မြတ်စွာဘုရားသည် နါး၊ ရွှေ့နှံ၊ နတ်၊ ဗြဟ္မာ၊ ရဟန်းပရိသတ် အစုံအလင် စုဝေးလျက် ဟောကြားထားသော သုတ်တော်ဖြစ်ပါသည်။ တရားနာလာသော ပုဂ္ဂိုလ်တို့၏ အမည်နာမအသီးသီးကို ဖော်ထုတ်လျက် ဘုရားရှင်က အချင်းချင်း မိတ်ဆက်သီးစေတော်မူခြင်းဖြစ်ပါသည်။ တစ်ညီးနှင့်တစ်ညီး မေတ္တာသက်ဝင် ချုပ်ခင်သီကျမ်းစေခြင်းဖြင့် မေတ္တာတရားကို ဖော်ညွှန်းထားပါသည်။ ဤသုတ်တော်ကို ရွတ်ဆိုပူဇော်သူတို့အား မေတ္တာတရား ရောင်ပြန်အနေဖြင့် လူ,နတ်ချုပ်ခင်မှုကို ကေန် ရရှိစေနိုင်ပါသည်။

ထုတ်ဝေပြီးသောစာအုပ်များ၏ အကြောင်းအရာအကျဉ်းချုပ် ၄၇

အဘယသုတ်

အဘယသုတ်တော်သည် အသက်ဆန္ဒာ ရလာသူတိုင်း တွေ့ကြံးရမည်ဖြစ်သော သေခြင်းတရားကို ရင်ဆိုင်နိုင်ရန် ဟောကြားထားသည့် သုတ်တော်ဖြစ်ပါသည်။ ထိုသုတ်တော်ကို ရွှေတံ့ပူးကြော်ပွားများနေခြင်းဖြင့် သေခြင်းတရားကို ထိတ်လန့် ကြောက်ရုံးမှုနည်းပါးခြင်း၊ ကာမဂ္ဂက်၌ တပ်မက်မှုနည်းပါးခြင်း၊ ကုသိုလ်ကောင်းမှု ပြုလိုစိတ်များ ဖြစ်ပွားခြင်းစသော အကျဉ်းတရားများကို ရရှိစေသော သုတ်တော် ဖြစ်ပါသည်။

သာမဏေဖလသုတ်

သာမဏေဖလသုတ်တော်သည် ရဟန်းပြုခြင်း၏ ရရှိလာမည့် လောကီ၊ လောကု-တွောရာ အကျဉ်းကျေးဇူးတရားများကို ဟောကြားထားသော သုတ်တော်ဖြစ်ပါသည်။ ထိုပြင် ဖင်ပိမိုသာရမင်းကြီးကို သတ်ပြီး နောင်တတရားများစွာ နိုပ်စက်၍ မအိပ်နိုင်၊ မစားနိုင် ဖြစ်နေရာသော အဇာတသတ်မင်းအား ထိုဒုက္ခများ ကင်းစင်ပပျောက်စေပြီး ငရဲ့ဒုက္ခပြုပါးသက်သာသွားစေသော သုတ်တော်ဖြစ်ပါသည်။ ထိုကြောင့် ထိုသုတ်တော်ကို ရွှေတံ့ပူးကြော်ခြင်းဖြင့် မိဘ၊ ကျေးဇူးရှင်စသည်တို့အား အမှတ်မထင် ပြစ်မှားပြောဆို မိခဲ့သော အကုသိုလ်မကောင်းကျဉ်းများ ရှိခဲ့ပါက နောင်တရုံး ပြန်လည်တောင်းပန် အသိတရားရရှိကာ အပြစ်မှ လျှော့ပါးစေပြီး လောကီ၊ လောကု-တွောရာကောင်းကျဉ်းများ စဉ်ဆက်မပြတ် ဖြစ်ပေါ်ရေးအတွက် များစွာထောက်ပံ့ပေးသော သုတ်တော်ဖြစ်ပါသည်။

နတ်ချုစ်သုတ္တန်ရိတ္ထတော်များ

နတ်ချုစ်သုတ္တန်ရိတ္ထတော်များသည် ယင်းသုတ္တန်ရိတ္ထတော်များကို ရွှေတံ့ပူးကြော်သူအား နတ်ဒေဝတာများက ကူညီစောင့်ရောက်စေပါသည်။ နတ်ဒေဝတာများသည် လူသားတို့၏ စိတ်အကြံအစည်းများကို သိရှိနိုင်ကြသဖြင့် လူတို့၏ အခက်အခဲများကို ကူညီစောင့်ရောက်ပေးခြင်း ဖြစ်ပါသည်။ ပကတီမျှက်စိဖြင့် မမြင်ရသော ပရလောကရှိသည်၏အဖြစ်ကို ယုံကြည်လျက် နတ်ဒေဝတာတို့အား မေတ္တာပို့ခြင်း၊ အသိအမှတ်ပြုခြင်းဖြစ်၍ နတ်ဒေဝတာများက ပြန်လည်အသိအမှတ်ပြု စောင့်ရောက်ပေးမည်ဖြစ်ပါသည်။

ငါးရုံမင်းပရိတ်တော်နှင့် မိုးကမ္မဝါစာတမ်း

ငါးရုံမင်းပရိတ်သည် ဘုရားလောင်း ငါးရုံမင်းကြီးဖြစ်စဉ်အခါက သစ္စာဆိုခဲ့ပြီး မိုးရွာစေကာ မိမိ၏ဆွဲမျိုးဖြစ်သည့် ငါးအပေါင်းအား ကျိုးကန်း၊ လင်းတ၊ စသည်တို့၏ နှိပ်စက်သတ်ဖြတ်စားသောက်ခြင်း ဘေးရန်အပေါင်းမှ ကင်းလွတ်စေသော ပရိတ်တော် ဖြစ်ပါသည်။ ထိုပရိတ်တော်ကို မုံရွာမြို့၊ လယ်တီဆရာတော်ဘုရားကြီး စီစဉ်ရေးသားခဲ့သော မိုးကမ္မဝါနှင့်တွဲဖက်၍ ရွတ်ဆိုပူဇော်နိုင်ရန် ထုတ်ဝေထားပါသည်။ ငါးရုံမင်းပရိတ်နှင့် မိုးကမ္မဝါကို ရွတ်ဖတ်ပူဇော်ခြင်းဖြင့် မိုးခေါင်ရောရားအဖြစ်ဆိုးမှ ကျော်လွှားနိုင်ပြီး ရာသီဥတု မိုးလေဝသ ညီညွတ်မျှတကောင်းမွန်စေပါသည်။

ခင်ပွန်းကြီး(၁၀)ပါးကန်တော့နည်းနှင့် ခင်ပွန်းကြီး(၁၀)ပါးအဓိပ္ပာယ်

ဘုရား၊ ပစ္စကဗုဏ် အစရှိသော ပုဂ္ဂိုလ်တို့သည် ခင်ပွန်းကြီး(၁၀)ပါးဖြစ်၍ မပြစ်မှား သင့်သော ပုဂ္ဂိုလ်များဖြစ်ကြောင်း ဖော်ပြထားပါသည်။ ထိုပုဂ္ဂိုလ်တို့အား အကယ်၍ ပြစ်မှားမိလျှင် လက်ရှိပစ္စပွန်သာမက နောင်တမလွှန်းပင် ဆင်းရဲ့ကျော်မျိုးမျိုး တွေ့ကြို ရနိုင်ပြီး ပြုစုလုပ်ကျွေး ရှိခိုးကန်တော့၍ အမြဲဆည်းကပ်လျှင် ပစ္စပွန် တမလွှန် နှစ်ဖြာ ကောင်းကျိုး ရရှိခံစားရမည်ဖြစ်ပါသည်။ ထို့ကြောင့် ခင်ပွန်းကြီး(၁၀)ပါးရှိခိုးကန်တော့နည်း အစုအလင်သိရှိနိုင်ရန်နှင့် ရှိခိုးကန်တော့ခြင်းဖြင့် ကောင်းကျိုးများ ရရှိနိုင်စေရန် စီစဉ်ထားပါသည်။

အာဇာဝကသုတ္တန်

အာဇာဝကသုတ္တန်သည် မြတ်ပုဒ္ဓနှင့် အာဇာဝကဘီလူး တွေ့ဆုံး၍ အာဇာဝကဘီလူး ကျေတ်တမ်းဝင်ပုံဖြစ်စဉ်ကိုလည်းကောင်း၊ သဒ္ဓါတည်းဟူသော ဥစ္စာ၊ ကုသိုလ်ပြခြင်း အလေ့အကျင့်၊ ဝစီသစ္စာ၏အရသာနှင့် ပညာဖြင့် အသက်မွေးခြင်းသည် အကောင်းဆုံး ဟူသော တရားလေးပါး၏ သိမ်မွေ့နက်နဲ့သော အဓိပ္ပာယ်ကိုလည်းကောင်း ပြဆိုထား သော သုတ်တော်ဖြစ်ပါသည်။ အာဇာဝကသုတ္တတော်ကို ရွတ်ဆိုပူဇော်လိုက်နာကျင့်သုံး ခြင်းဖြင့် မြတ်သောဥစ္စာကို ရှာဖွေနိုင်ခြင်းစသော အကျိုးများ ဖြစ်ပေါ်စေပြီး ပစ္စပွန် တမလွှန် ကောင်းကျိုးများကို ရရှိစေပါသည်။

ထုတ်ဝေပြီးသောစာအုပ်များ၏ အကြောင်းအရာအကျဉ်းချုပ် ၄၉

ဓမ္မစက္ကပွဲဝတ္ထနသုတ်

ဓမ္မစက္ကပွဲဝတ္ထနသုတ်တော်သည် ဘုရားရှင်က လူ, နတ်, ဗြဟ္မာ သတ္တုဝါအပေါင်းတို့ အား အဦးအစ ဟောကြားတော်မူသော သုတ်တော်ဖြစ်ပါသည်။ ယင်းသုတ်တော်ကို နာကြားရသဖြင့် ပွဲဝတ္ထိပါးဦးအနက် အရှင်ကောဏ္ဍာညာ သောတာပန်တည်ပြီး နတ်ဗြဟ္မာ ပေါင်း ၁၈-ကုဋ္ဌအထိ ကျတ်တမ်းဝင်ခဲ့ပါသည်။ ထိုကြောင့် ယင်းသုတ်တော်ကို ရွှေတ်ပတ် ပူဇော်ခြင်းဖြင့် နတ်ဗြဟ္မာများ၏ ချစ်ဆင်မြတ်နှီးမှုများ၊ ကူညီစောင့်ရှောက်မှုများ ရရှိစေပြီး ဘဝစည်းစိမ်ကို ပြီးပြည့်စုစွာ ရရှိစေနိုင်ပါသည်။

အနတ္ထလက္ခဏသုတ်

အနတ္ထလက္ခဏသုတ်တော်သည် ခန္ဓာဝါးပါးတို့ကို လက္ခဏာကြီးသုံးပါးဖြင့်လည်း ကောင်း၊ ဝိပဿနာပညာ မဂ်ပညာစသည်တို့ဖြင့်လည်းကောင်း ဖြစ်ပုံ၊ ရှုမြင်ပုံတို့ကို ဟောကြားထားသော သုတ်တော်ဖြစ်ပါသည်။ အနတ္ထလက္ခဏသုတ်ဟု ဆိုသည့်အတိုင်း ရွှေတ်ဆိုပွားများသောသူ၏သန္တာနှင့် အသိသံဝေးများ ဖြစ်ပွားကာ တရားထူးရစေရန် အထောက်အကူပြုခြင်း၊ အတ္ထအစွဲကောင်းပြတ်ခြင်းစသော အကျိုးများကို ရရှိခံစားစေနိုင်ပါသည်။

သောတာနှုဂတ်သုတ္ထန

သောတာနှုဂတ်သုတ္ထနသည် ပရီယတ်တရားတော်များကို ဥာဏ်ဖြင့် နာယူ, လေ့ကျက်, ဆင်ခြင်ပွားများလျှင် မျက်မောက်ဘဝ၌ တရားထူးရရှိနိုင်ကြောင်းနှင့် အကယ်၍ မျက်မောက်ဘဝ၌ မရခဲ့သော် နောက်ဘဝဖြစ်သည့် နတ်, ဗြဟ္မာဘဝတို့၌လည်း တရားတော်ကို ဆက်လက်ကျင့်ကြံအားထုတ်၍ တရားထူးရရှိနိုင်ကြောင်းကို ဟောကြားထားသော သုတ်တော်ဖြစ်ပါသည်။ ယင်းသုတ်တော်ကို ရွှေတ်ဆိုပူဇော်ခြင်းဖြင့် သဒ္ဓာတရားပိုမိုခိုင်မာစေပြီး ပစ္စာပွဲနှင့် ကောင်းကျိုးများ ဖြစ်စေကာ မဂ်ဖိုလ်ရရန် အားကြီးသော အထောက်အပံ့ကောင်းဖြစ်စေပါသည်။

နမက္ခာရ ဘုရားရှိခိုး

နမက္ခာရဘုရားရှိခိုးသည် အဋ္ဌကထာကျမ်းပြုအကျိုး အရှင်မဟာဗုဒ္ဓယောသ မထောင်ကိုယ်တိုင် မြတ်စွာဘုရားရှင်၏ ဂုဏ်တော်အပေါင်းကို ပူဇော်ရရှိခိုးသည့် ဂုဏ်တော်စုံ

ဂိရိမန္တန္တသုတ

ဘုရားရှိခိုးဖြစ်ပါသည်။ အရှင်မဟာဗုဒ္ဓယောသမထောရ်သည် ဤနမက္ခာရဘုရားရှိခိုးဖြင့် သီဟို့ဌ်ပြည် ပိဋကတ်တိုက်တံခါးကို အလိုလို ပွင့်စေတော်မူခဲ့သကဲ့သို့ ရွှေတ်ဆိုပူဇော်ရှိခိုး သူတို့သည်လည်း အခက်အခဲ အတားအဆီးများကို ကျော်လွှားနိုင်၍ ဘုန်းကံကြီးမား ခြင်း၊ ကျက်သရေမဂ်လာ တိုးပွားခြင်းနှင့် ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝခြင်းစသော အကျိုးတရားများကို ရရှိစေနိုင်ပါသည်။

ယသောဓရာထေရိ၏နောက်ဆုံးကန်တော့ခြင်း ဝန္တနာဂါထာတော်များ

ဘုရားအလောင်းတော်နှင့်အတူ ဘဝသံသရာများစွာ၍ ပါရမီဖြည့်ဖက်အဖြစ် လေးသချွဲနှင့် ကမ္မာတစ်သိန်းတိုင် ပါရမီဖြည့်ကျင့်ခဲ့သော ယသောဓရာထေရိ၏ နောက်ဆုံးကန်တော့ခြင်း ဝန္တနာဂါထာတော်များ ဖြစ်ပါသည်။ ထိုဂါထာတော်များဖြင့် လေးသချွဲနှင့် ကမ္မာတစ်သိန်းကာလအတွင်း ဘုရားအလောင်းတော်၏ သဗ္ဗာဗျာတော်အကျိုးငှာ စိတ်ဖြောင်ခြင်း အလျင်းမရှိဘဲ အနှံ့အတာခံ အနစ်နာခံ၍ သုခဒုက္ခ မျှတူခံစားလျှက် ပါရမီဖြည့်ဆည်းပေးခဲ့ပုံတို့ကို အတူယူအားကျဖွယ် လျှောက်ထား ခဲ့ပါသည်။

ကာလာမသုတ္တန်

ကာလာမသုတ္တန်သည် ကေသမုတ္တနိဂုံး၌ နေသော ကာလာမမင်းသားတို့အား ဘာသာအယူဝါဒများနှင့်ပတ်သက်၍ မှတ်ကျောက်သဖွယ် စိစစ်နိုင်သည့် ဆောင်ရန်၊ ရှောင်ရန်များကို မြတ်စွာဘုရားရှင်က ဟောကြားထားသော သုတ္တန်ဖြစ်ပါသည်။ ထိုသုတ္တန် တွင် ဘာသာအယူဝါဒများကို စိစစ်ပုံးနှင့် လက်ခံကျင့်သုံးရမည့် ဘာသာတရား ရွှေးချယ်ပုံ တို့ကို အသေးစိတ် ဟောကြားတော်မူထားသဖြင့် ရွှေတ်ဖတ်ပူဇော် လိုက်နာကျင့်သုံးသူတို့ တရားစစ် တရားမှန်ကို လက်ခံကျင့်သုံးနိုင်ခြင်းမှစ၍ ပစ္စာပြန် တမလွှန် ချမ်းသာအဆင့်ဆင့် ကို ရရှိကာ နိုဗ္ဗာန်တိုင်အောင်သော အကျိုးကိုလည်း ရရှိစေနိုင်ပါသည်။

ဆန္ဒသမာစီသုတ္တန်

ဆန္ဒသမာစီသုတ္တန်သည် ဆန္ဒ၊ စီရိယ၊ စီတ္ထ၊ စီမံသ(ပညာ)တည်းဟူသော တရားလေးပါးတို့ကို အမှိုပြု၍ သမာစီရနိုင်ပုံးနှင့် တရားအားထုတ်သော ယောဂီပိဂိုလ်

ထုတ်ဝေပြီးသောစာအုပ်များ၏ အကြောင်းအရာအကျဉ်းချုပ် ၅၁

အနေဖြင့် မဖြစ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေရန်၊ ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်စွန့်ရန်နှင့် မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို ဆက်လက်တည်တဲ့ပြီး တိုးပွားစေရန် အားထုတ်၍ ကဲခွဲပါဒ်ကို ဖြစ်စေသင့်ကြောင်း မိန့်တော်မူထားသော သုတေသနဖြစ်ပါသည်။

အရှင်မဟာဗုဒ္ဓယောသ၏ ဘဝနှင့်ဓမ္မ

အရှင်မဟာဗုဒ္ဓယောသသည် သာသနာတော်နှစ် (၉၀၀)ဝန်းကျင် အေဒီ ၅-ရာစွဲ တွင် ပေါ်ထွန်းခဲ့ပြီး ဗုဒ္ဓယောသနာတော်သမိုင်းတွင် အလွန်ထင်ရှားသော အဋ္ဌကထာ ကျမ်းပြုမထောင်မြတ် ဖြစ်ပါသည်။ မထောင်မြတ်သည် အိန္ဒိယနိုင်ငံမှ သီရိလက်နိုင်ငံသို့ ကြွတော်မူကာ ဘုရားဟော ပါဠိတော်များ၏ အဖွဲ့ကျမ်းများဖြစ်သော အဋ္ဌကထာကျမ်း ပေါင်း (၃၅)ကျမ်းကျော်ကို ရေးသားစီရင်တော်မူခဲ့သဖြင့် ဗုဒ္ဓမဏ္ဍာည။ (မြတ်စွာဘုရားရှင်၏ အလိုတော်ကို အသိဆုံးပုဂ္ဂိုလ်)အဖြစ် ရုဏ်ပြုပူဇော်မှုကို ခံယူရရှိတော်ခဲ့ပါသည်။ အရှင် မဟာဗုဒ္ဓယောသမထောင်၏ ထောပွဲတို့ကို လေ့လာပူဇော်ခြင်းဖြင့် မထောင်မြတ်၏ သီလာ ပညာ၊ ဝိရိယအား ကြီးမားတော်မူပုံ၊ သာသနာတော်နှင့် ပြည်သူ့ပြည်သားများအပေါ် ထားရှုံးသော စိတ်ထားများကို အတုယူအားကျဖွယ် လေ့လာသိရှိရမည်ဖြစ်ပါသည်။

နှီးဆောင်ပန်ကြားလွှာ

ဤစာအုပ်ကို အများပြည်သူသို့ ဖြန့်ဝေလှု။ ဒါန်းလျှက်ရှိပါသည်။ ဤသို့လှု။ ဒါန်းရာတွင် ဖြန့်ဝေလှု။ ဒါန်းနိုင်မှုအပေါ် မူတည်၍ ရွတ်ဆိုပူဇော်သူတို့ အရေအတွက် ပိုမိုများပြားလာပြီး ပိုမိုရွတ်ဆိုကြခင်းအားဖြင့် ကိုယ်စိတ်နှစ်ပါးကျွန်းမာရေး၊ အနာဂတ်ရုံး၊ အသက်ရှည်ကြာနေထိုင်နိုင်ရေးအတွက် အဆင်ပြေစေ ကြမည် ဖြစ်ပါသည်။

ဤစာအုပ်နှင့် ထုတ်ဝေပြီးသော ပူးတွဲပါစာအုပ်များအား မိမိကိုယ်တိုင် လှု။ ဒါန်းလိုပါက လိုအပ်သော စာအုပ်အရေအတွက်ကို မှာကြားနိုင်ပါကြောင်းနှင့် မှာကြားသည့်အရေအတွက်များကို ထုတ်ဝေပေးမည် ဖြစ်ပါသည်။ ဤဝန်ကြီးဌာနမှ တစ်ဆင့် လှု။ ဒါန်းပေးစေလိုပါကလည်း သက်ဆိုင်ရာ လှု။ ဒါန်းသင့်သည့်နေရာများသို့ ကူညီဖြန့်ဝေလှု။ ဒါန်းပေးသွားမည် ဖြစ်ပါသည်။

ပါဝင်လှု။ ဒါန်းလိုသူများရှိပါက -

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

အမြှတ်မ်းအတွင်းဝန်

ဖုန်း-၀၆၇ ၃၄၀၆၉၀၆

၀၆၇ ၃၄၀၈၄၄၁

၀၉ ၅၁၀၆၂၇၄

ဒုတိယအမြှတ်မ်းအတွင်းဝန်

ဖုန်း-၀၆၇ ၃၄၀၆၀၀၈

၀၉ ၄၄၀၈၉၂၉၉

သို့ ဆက်သွယ်လှု။ ဒါန်းနိုင်ပါသည်။

ဤစာအုပ်ကို အလွယ်တကူ ပြန်လည်ကူးယူနိုင်ရန်အတွက် -

www.mahana.org.mm, www.mora.gov.mm, www.dra.gov.mm,

www.dpps.gov.mm, www.kbrl.gov.mm, www.itbmu.org.mm,

သာသနာရေးဆိုင်ရာ ဝဘ်ဆိုက်ခြောက်ခုတို့တွင်လည်း download ဖြင့် ကူးယူ၍ ပူဇော်ဖြန့်ဝေနိုင်ပါသည်။